

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၂] ရန်ကုန်မြို့ { ၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် } သောကြာနေ့ [အတွဲ ၇၆
(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်)

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၃၇/၂၀၂၂)
၁၃၈၄ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က အောက်ဖော်ပြပါပုဂ္ဂိုလ်အား ဂုဏ်ထူးဆောင်ဘွဲ့ကို
ချီးမြှင့်အပ်နှင်းလိုက်သည်-

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့
စည်သူဘွဲ့

၁။ ဦးလှမောင်

နိုင်ငံတော်ကောင်စီဝင်

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် (၂၂၉/၂၀၂၂)
၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်)

ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာကြီးကြပ်မှုကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၊
ပုဒ်မခွဲ (က) နှင့် (ခ) တို့နှင့်အညီ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်းဆိုင်ရာကြီးကြပ်မှုကော်မတီ ကို
အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

(က) ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးဝန်ကြီးဌာန

ဥက္ကဋ္ဌ

(ခ) ဒုတိယဝန်ကြီး ကျန်းမာရေးဝန်ကြီးဌာန	ဒုတိယဥက္ကဋ္ဌ
(ဂ) ဒုတိယဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဃ) ကိုယ်စားလှယ်တစ်ဦး ကာကွယ်ရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(င) ကိုယ်စားလှယ်တစ်ဦး ဥပဒေရေးရာဝန်ကြီးဌာန	အဖွဲ့ဝင်
(စ) ကိုယ်စားလှယ်တစ်ဦး ကျန်းမာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဆ) ဥက္ကဋ္ဌ မြန်မာနိုင်ငံဆေးကောင်စီ	အဖွဲ့ဝင်
(ဇ) ဒုတိယညွှန်ကြားရေးမှူးချုပ် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်မြို့	အဖွဲ့ဝင်
(ဈ) ဒုတိယညွှန်ကြားရေးမှူးချုပ် အမျိုးသားသွေးဌာန၊ ရန်ကုန်မြို့	အဖွဲ့ဝင်
(ည) ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ခွဲစိတ်) ခုတင် (၅၀၀) ဆံ့ အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့	အဖွဲ့ဝင်
(ဋ) ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ခွဲစိတ်) မန္တလေးပြည်သူ့ဆေးရုံကြီး	အဖွဲ့ဝင်
(ဌ) ပါမောက္ခ (ဆီးနှင့် ကျောက်ကပ်ခွဲစိတ်) နေပြည်တော်ပြည်သူ့ဆေးရုံကြီး	အဖွဲ့ဝင်
(ဍ) ပါမောက္ခ/ဌာနမှူး (အသည်းနှင့် သည်းခြေလမ်းကြောင်းခွဲစိတ်) ခုတင် (၅၀၀) ဆံ့ အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့	အဖွဲ့ဝင်
(ဎ) ပါမောက္ခ/ဌာနမှူး (အသည်း) ခုတင် (၅၀၀) ဆံ့ အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့	အဖွဲ့ဝင်
(ဏ) ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ဆေးကု) ခုတင် (၅၀၀) ဆံ့ အထူးကုဆေးရုံကြီး၊ ရန်ကုန်မြို့	အဖွဲ့ဝင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
အမိန့်ကြော်ငြာစာအမှတ် (၉၃၄/၂၀၂၂)
၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၆၄ နှင့်အညီ
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တရားရုံးမှ ဒုတိယတန်းရာဇဝတ်အာဏာရ ဒုတိယမြို့နယ်တရားသူကြီး
(မြို့နယ်တရားသူကြီးတာဝန်) ဦးဆက်နောင်မြင့် (တ/၃၈၆၁) အား မြို့နယ်တရားသူကြီးတာဝန်
ထမ်းဆောင်နေစဉ်ကာလအတွင်း ကျင့်သုံးနိုင်ရန်အလို့ငှာ အကျဉ်းနည်းဖြင့်စစ်ဆေးနိုင်သည့်အာဏာနှင့်
အထူးရာဇဝတ်အာဏာအပ်နှင်းလိုက်သည်။

ထွန်းထွန်းဦး
ပြည်ထောင်စုတရားသူကြီးချုပ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်
အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၂၂)
၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ (ယခင်ဟောင်လိတ်ကျေးရွာအုပ်စု)၊
မြေ (၄.၁၇) ဧကနှင့် အဆောက်အအုံကို လွှဲပြောင်းရောင်းချခြင်း

၁။ ၈-၉-၂၀၂၂ နှင့် ၉-၉-၂၀၂၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏
(၁၂) ကြိမ်မြောက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ၌ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ (ယခင်
ဟောင်လိတ်ကျေးရွာအုပ်စု)၊ မြေ (၄.၁၇) ဧကနှင့် အဆောက်အအုံကို အမြင့်ဆုံးဈေးနှုန်း ကျပ် ၁၀၃၁၆.၂၁
သန်းဖြင့် အဆိုပြုသူ ဒေါ်ယေတောင်းမွန်း+၁ သို့ ဝယ်ယူခွင့်ပြုခဲ့ပါသည်။

၂။ ဒေါ်ယေတောင်းမွန်း သည် အဆိုပါ မြေနှင့်အဆောက်အအုံ တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ငွေကျပ်
၅၁၅၈.၁၀၅ သန်းကို ၂၅-၁၀-၂၀၂၂ ရက်နေ့နှင့် ကျန် ၅၀ ရာခိုင်နှုန်း ငွေကျပ် ၅၁၅၈.၁၀၅ သန်းကို
၂-၁၂-၂၀၂၂ ရက်နေ့တို့တွင် အကျေပေးသွင်းပြီးဖြစ်ပါသဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်
ဦးစီးဌာနက ဒေါ်ယေတောင်းမွန်း သို့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး စာချုပ်စာတမ်းမှတ်ပုံတင်၍
လွှဲပြောင်းပေးရန်ဖြစ်ပါသည်။

၃။ ဒေါ်ယုတောင်းမွန်းအနေဖြင့် နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အဦကိုဝယ်ယူရာတွင် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်တို့ထမ်းဆောင်၍ စာချုပ် ချုပ်ဆိုခြင်းတို့ကိုဆောင်ရွက်ပြီးမှသာလျှင် လွှဲပြောင်းရရှိမည် ဖြစ်ပါသည်။

၄။ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ (ယခင်ဟောင်လိတ်ကျေးရွာအုပ်စု)၊ မြေ (၄.၁၇) ဧကနှင့် အဆောက်အဦကို ဝယ်ယူသူ ဒေါ်ယွေတောင်းမွန်း ၏ အမည်ပေါက်မြေဂရန်ထုတ်ပေးရေးကို တာချီလိတ်မြို့တွင် မြို့မြေစီမံခန့်ခွဲရေးကိုတာဝန်ယူဆောင်ရွက်နေသော ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

၅။ ပြည်ထဲရေးဝန်ကြီးဌာနသည် လွှဲပြောင်းရောင်းချပြီးစီးကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ အတည်ပြုချက်ရယူရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှုကို မှတ်တမ်းတင်ထားရှိနိုင်ရန်အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးသို့ အစီရင်ခံတင်ပြရန်ဖြစ်ပါသည်။

အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၂၂)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ (၅) လမ်းထောင့်၊

အိမ်အမှတ် (၅/၅၈+၅၉) အကွက်၊ ဦးပိုင်အမှတ် (၁၀၂၊ ၁၀၃) အမှတ် (၁၆) ရှိ မြေ (၀.၁၂၇) ဧကနှင့်
(RC) (၃) ထပ် (၁) လုံးကို လွှဲပြောင်းရောင်းချခြင်း

၁။ ၈-၉-၂၀၂၂ နှင့် ၉-၉-၂၀၂၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သော ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ (၁၂) ကြိမ်မြောက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ၌ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ (၅) လမ်းထောင့်၊ အိမ်အမှတ် (၅/၅၈+၅၉) အကွက်၊ ဦးပိုင်အမှတ် (၁၀၂၊ ၁၀၃) အမှတ် (၁၆) ရှိ မြေ (၀.၁၂၇) ဧကနှင့် (RC) (၃) ထပ် (၁) လုံးကို အမြင့်ဆုံးဈေးနှုန်း ကျပ် ၂၂၈၅.၂၂ သန်းဖြင့် အဆိုပြုသူ ဒေါ်ယေတောင်းမွန်း+၁ သို့ ဝယ်ယူခွင့်ပြုခဲ့ပါသည်။

၂။ ဒေါ်ယေတောင်းမွန်း သည် အဆိုပါ မြေနှင့်အဆောက်အအုံ တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ငွေကျပ် ၁၁၄၂.၆၁ သန်းကို ၂၅-၁၀-၂၀၂၂ ရက်နေ့နှင့် ကျန် ၅၀ ရာခိုင်နှုန်း ငွေကျပ် ၁၁၄၂.၆၁ သန်းကို ၂-၁၂-၂၀၂၂ ရက်နေ့ တို့တွင် အကျေပေးသွင်းပြီးဖြစ်ပါသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒေါ်ယေတောင်းမွန်း သို့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီး စာချုပ်စာတမ်းမှတ်ပုံတင်၍ လွှဲပြောင်းပေးရန် ဖြစ်ပါသည်။

၃။ ဒေါ်ယောတောင်းမွန်း အနေဖြင့် နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အဦကိုဝယ်ယူရာတွင် ဝင်ငွေခွန်နှင့် တံဆိပ်ခေါင်းခွန်တို့ထမ်းဆောင်၍ စာချုပ် ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ပြီးမှသာလျှင် လွှဲပြောင်းရရှိမည် ဖြစ်ပါသည်။

၄။ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ (၅) လမ်းထောင့်၊ အိမ်အမှတ် (၅/၅၈+၅၉) အကွက်၊ ဦးပိုင်အမှတ် (၁၀၊ ၁၀၃) အမှတ် (၁၆) ရှိ မြေ (၀.၁၂၇) ဧကနှင့် (RC) (၃) ထပ် (၁) လုံးကို ဝယ်ယူသူ

ဒေါ်ယေတောင်းမွန်း၏ အမည်ပေါက်မြေရန်ထုတ်ပေးရေးကို တာချီလိတ်မြို့တွင် မြို့မြေစီမံခန့်ခွဲရေးကို တာဝန်ယူဆောင်ရွက်နေသော ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

၅။ ပြည်ထဲရေးဝန်ကြီးဌာနသည် လွှဲပြောင်းရောင်းချပြီးစီးကြောင်းကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ အတည်ပြုချက်ရယူရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးမှုကို မှတ်တမ်းတင်ထားရှိနိုင်ရန်အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်ရုံးသို့ အစီရင်ခံတင်ပြရန်ဖြစ်ပါသည်။

မောင်မောင်ဝင်း

တွဲဖက်အတွင်းရေးမှူး

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အခွန်အယူခံခံအဖွဲ့

၂၀၂၂ ခုနှစ်၊ အကောက်ခွန်ပြန်လည်သုံးသပ်မှုအမှတ်-၇

လျှောက်ထားသူ

လျှောက်ထားခံရသူ

YA XUN Co.,Ltd၊
ဝင်ပေါက် (၈)၊ အမှတ် No.MB 1၊
ပထမထပ်၊ ယုဇနပလာဇာ၊
ရန်ကုန်တိုင်းဒေသကြီး။
ဦးဆန်းမြင့် (ကုမ္ပဏီကိုယ်စားလှယ်)
၁၃/ကမန (နိုင်) ၁၃၉၁၈၇၊
အမှတ် (၁၇)၊ ဂန္ဓမာလမ်း၊
ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊
တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

နှင့် အကောက်ခွန်ဦးစီးဌာန၊
အမှတ် (၁၃၂)၊ ကမ်းနားလမ်း၊
ကျောက်တံတားမြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။

လျှောက်ထားသူအတွက် လိုက်ပါ
ဆောင်ရွက်သည့်ပုဂ္ဂိုလ်

- ဦးရွှေမင်း၊ တရားလွှတ်တော်ရှေ့နေ။

လျှောက်ထားခံရသူအတွက် လိုက်ပါ
ဆောင်ရွက်သည့်ပုဂ္ဂိုလ်

- ဦးကျော်လင်းမြိုင် (ဌာနဆိုင်ရာကိုယ်စားလှယ်)၊
လက်ထောက်ညွှန်ကြားရေးမှူး၊
အကောက်ခွန်ဦးစီးဌာန။

အမိန့်ချမှတ်သည့်ရက်စွဲ

- ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်

စီရင်ချက်

အမှုမှာ ၁၉-၈-၂၀၂၀ ရက်နေ့ ၀၈:၃၀ နာရီ အချိန်ခန့်တွင် အကောက်ခွန်ဦးစီးဌာန လှုပ်ရှားစစ်ဆေးရေး အဖွဲ့မှ အမှတ်၊ ၈-၄/၈၆၊ ၆၂ (ဘီ) လမ်း၊ ၄၁ လမ်း x ၄၂ လမ်း၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ရှိ

နေအိမ်အဆောက်အဦအား ဝင်ရောက်ရှာဖွေစစ်ဆေးရာ တရားဝင်အခွန်ပေးဆောင်ထားသော စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် MI TV 32" (292) လုံး၊ MI TV 43" (160) လုံး၊ MI TV 55" (32) လုံး၊ MI TV 65" (22) လုံး စုစုပေါင်း TV (၄) မျိုး၊ ခန့်မှန်းတန်ဖိုး ကျပ် ၇၉,၉၀၀,၀၀၀ ခန့်အား ရှာဖွေတွေ့ရှိရသဖြင့် အခင်းဖြစ်ပစ္စည်းများကို ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) နှင့် ကုန်းလမ်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၇ (၁) တို့အရ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိ၍ အခွန်အယူခံခံအဖွဲ့သို့ အယူခံမှုအမှတ် ၈/၂၀၂၁ ဖြင့် တင်သွင်းလျှောက်ထားခဲ့ရာ အခွန် အယူခံခံအဖွဲ့က ပလပ်လိုက်သဖြင့် အကောက်ခွန်ပြန်လည်သုံးသပ်မှုအဖြစ် တင်သွင်းလျှောက်ထားလာသော အမှုဖြစ်သည်။

အခွန်အယူခံခံအဖွဲ့သည် နှစ်ဖက်ပုဂ္ဂိုလ်များ၏ လျှောက်လဲတင်ပြချက်များကို လက်ခံကြားနာခဲ့ရာတွင် လျှောက်ထားသူ၏ အကျိုးဆောင်တရားလွှတ်တော်ရှေ့နေ ဦးရွှေမင်း က လျှောက်လဲတင်ပြရာ၌ သွင်းကုန် ကြေညာလွှာအမှတ် A 45547 သည် မူဆယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနတွင် အခွန်ပေးဆောင်ပြီး YX Mobile Limited အမည်ဖြင့်တင်သွင်းခဲ့သည့် အထောက်အထားဖြစ်ပါကြောင်း၊ ယင်းသို့ တင်ပြခြင်းမှာ လျှောက်ထားသူ ဦးဆန်းမြင့် က တရားဝင်အခွန်ငွေများပေးဆောင်၍ တင်သွင်းခဲ့ခြင်းမရှိကြောင်း ထွက်ဆိုချက်ကိုချေပလို၍ဖြစ်ပါကြောင်း၊ အခြားကုမ္ပဏီအမည်များဖြင့် ထပ်မံတင်ပြလာသည့် သွင်းကုန် ကြေညာလွှာပါပစ္စည်းများသည် စတင်သိမ်းဆည်းစဉ်စစ်ဆေးတွေ့ရှိခဲ့သည့် အမျိုးအစား၊ အရေအတွက်နှင့် ကိုက်ညီမှန်ကန်မှုမရှိဟုဆိုသော်လည်း မည်သည့်ပစ္စည်းသည် မည်သို့ကိုက်ညီမှုမရှိကြောင်း တိကျစွာဖော်ပြ ထားခြင်းမရှိပါကြောင်း၊ အခြားကုမ္ပဏီအမည်များဖြင့် တင်သွင်းအခွန်ဆောင်ခဲ့သော သွင်းကုန်ကြေညာလွှာ များကို တရားဝင်အသိအမှတ်ပြုလက်ခံရမည်ဖြစ်ပါကြောင်း၊ ကုန်ပစ္စည်းသည် အခွန်ဆောင်ကြေညာလွှာပါ အမျိုးအစား၊ အရေအတွက်၊ ထုတ်လုပ်သည့် နိုင်ငံ၊ အမှတ်တံဆိပ် စသည်တို့ မှန်ကန်ရေးသား အဓိက ကျပါကြောင်း၊ ခုံအဖွဲ့စီရင်ချက်၌ “ ကုမ္ပဏီတာဝန်ရှိသူ ဦးဆန်းမြင့် က မိမိတို့ YX Mobile Limited အနေဖြင့် ကုမ္ပဏီစတင်တည်ထောင်ချိန် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ ယခုလက်ရှိအချိန်ထိ Xiaomi Mobile Phone နှင့် TV များအား တရားဝင်ကျသင့်အခွန်များပေးဆောင်၍တင်သွင်းခဲ့ခြင်းမရှိပါ ဟု အကောက်ခွန်ဦးစီးဌာနသို့ ထွက်ဆိုထားခြင်းကြောင့် ကုမ္ပဏီသည် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာဆောင်ရွက်မှု မရှိဟု သုံးသပ်ရပါသည်” ဟူ၍ ဖော်ပြထားပါကြောင်း၊ ဦးဆန်းမြင့် သည် ပိုင်ရှင်မဟုတ်သကဲ့သို့ ကုမ္ပဏီ တာဝန်ရှိသူလည်းမဟုတ်ပါကြောင်း၊ ကုမ္ပဏီကခန့်ထားသော ဝန်ထမ်းတစ်ဦးသာဖြစ်ပြီး ပစ္စည်းပိုင်ရှင်၏ ကိုယ်စားလှယ်အား ပိုင်ရှင်အဖြစ်မှတ်ယူရခြင်းနှင့်စပ်လျဉ်း၍ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ ပုဒ်မ ၄ တွင် ပြဋ္ဌာန်းချက်အရ ကုန်ပစ္စည်းပိုင်ရှင်က ၎င်းကိုယ်စားဆောင်ရွက်ရန် ကိုယ်စားလှယ်တစ်ဦးဦးကို ခန့်အပ်ခြင်း၊ ထိုသို့ခန့်အပ်ခြင်းကို အခွင့်ရအကောက်ခွန်အရာရှိကသဘောတူခြင်းဆိုသည့် အင်္ဂါရပ်များနှင့် ပြည့်စုံမှ ကုန်ပစ္စည်းပိုင်ရှင်ဟုမှတ်ယူရမည်ဖြစ်ပါကြောင်း၊ ယခုကိစ္စတွင် ထွက်ဆိုချက်ပေးစဉ်အချိန်က ဦးဆန်းမြင့် အား ပိုင်ရှင်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့ခြင်းမရှိသေးသည်ကိုတွေ့ရပါကြောင်း၊ ဖြစ်ရပ် အမှန်မှာ မြန်မာစကားကို ကောင်းစွာမပြောနိုင်၊ နားမလည်နိုင်သော တရုတ်လူမျိုး မန်နေဂျာ စိုင်းထွန်းကြာ ၏ ထွက်ဆိုချက်ကိုရယူပြီး ၎င်းထွက်ဆိုသူ ဒုတိယသို့ထွက်ခွာသွားသဖြင့် ဦးဆန်းမြင့် က ထွက်ဆိုသည့် အနေဖြင့် လက်မှတ်ရေးထိုးစေခဲ့ခြင်းဖြစ်ပါကြောင်း၊ အကောက်ခွန်ဝန်ထမ်းရှေ့မှောက်ထွက်ဆိုချက်သည် သက်သေခံဝင်သည်ဟု ဆူလ်တန်အာမက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ၁၉၅၈၊ မတစ၊ စာ-၂၂၆ တွင် စီရင်ထုံးဖွဲ့ခဲ့သော်လည်း ဆူလ်တန်အာမက်သည် ထိုအချိန်က ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်ခြား နယ်နိမိတ်ဖြစ်သော နတ်မြစ်ကို သမ္မန်ဖြင့်ဖြတ်ကျော်ချိန် မောင်တောမြို့နယ် အကောက်ခွန်ဌာနမှ အကောက်ခွန်ထိန်းနှစ်ဦးက စစ်ဆေးစဉ် ၎င်းထံမှ မြန်မာငွေကျပ် ၅၅၉၀ ကို ရှာဖွေတွေ့ရှိရသဖြင့် ဆူလ်တန်အာမက်အား နိုင်ငံခြားငွေလဲလှယ်မှုစည်းမျဉ်းသတ်မှတ်ရေးအက်ဥပဒေပုဒ်မ ၂၄ (၁) အရ

အရေးယူခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအမှုတွင် ပြည်ပမှခိုးသွင်းယူဆောင်လာခြင်းမဟုတ်ဘဲ ပြည်တွင်း ရောက်ရှိနေသောပစ္စည်းကို အရေးယူခဲ့ခြင်းဖြစ်ရာ အဆိုပါစီရင်ထုံးနှင့်သက်ဆိုင်ခြင်းမရှိပါကြောင်း၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေတွင် Special Rule of Evidence အဖြစ် ပြဋ္ဌာန်းထားသည့် ပုဒ်မ ၁၆၇-က ၌ Burden of Proof ကို စွပ်စွဲခံရသူ (ကုန်ပစ္စည်းပိုင်ရှင်) ကသာ သက်သေပြရန်တာဝန် ရှိကြောင်း ပြဋ္ဌာန်းထားပါကြောင်း၊ ထိုသို့သက်သေပြနိုင်ရန် စွပ်စွဲသူ (တရားလို) က သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၁ အရ တိတိကျကျစွဲရန်တာဝန်ရှိကြောင်းကို ဦးချစ်ဆွေ ပါ-၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၁၉၉၈၊ မတစ၊ စာ-၂၀၉ စီရင်ထုံးတွင်ဆုံးဖြတ်ခဲ့ပါကြောင်း၊ ဤအမှုတွင်လည်း အခင်းဖြစ်ဖုန်းနှင့် တီဗွီ များကို ပြည်ပမှတရားမဝင်ခိုးသွင်းကြောင်း တရားလိုဘက်က သက်သေအထောက်အထားတစ်စုံတစ်ရာ တိကျစွာစွပ်စွဲနိုင်ခြင်းမရှိသည့်အတွက် အခင်းဖြစ်ပစ္စည်းများကို ပြည်တွင်းအခွန်များဦးစီးဌာနက ကျင့်သုံး နေသော ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ သို့မဟုတ် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ တစ်ခုခုဖြင့် အရေးယူခြင်းက ပိုမိုမျှတသင့်လျော်မည်ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာမှအရေးယူသော ပင်လယ် ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၆၇ (၈) တွင် “ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းခံထိုက်စေ ရမည်” (shall be liable to confiscation)၊ တစ်နည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်သည်ဟုသာ ပြဋ္ဌာန်းထားပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၇)၊ ဇယားအမှတ်စဉ် (၂၀) ၌ “ပြည်သူ့ဘဏ္ဍာသိမ်းဆည်း” ဟူသော ပြစ်ဒဏ်ကို ဖော်ပြထားပါကြောင်း၊ မူရင်းဥပဒေ (Substantive Law) ပါ လုပ်ပိုင်ခွင့်ထက် တစ်ဆင့်ခံဥပဒေ (Subsidiary Legislation) က ကျော်လွန်လုပ်ပိုင်ခွင့်မရှိကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဒေါက်တာ သန်းထွဋ်၊ ၂၀၂၀၊ မတစ၊ စာ-၁ စီရင်ထုံးတွင်သုံးသပ် ထားပါကြောင်း၊ ဌာနဆိုင်ရာကိုယ်စားလှယ်၏ ချေပလျှောက်လဲချက်တွင် After Thought နှင့်စပ်လျဉ်း၍ တရားလို၏စွပ်စွဲချက်ကို တရားပြိုင်က တစ်စုံတစ်ရာငြင်းဆန်ကန့်ကွက်ခြင်းမပြုဘဲ နောက်ပိုင်းကျမှ ကန့်ကွက်တင်ပြလာပါမူ နောက်မှအကြံရ၍လုပ်ကြံတင်ပြချက်သာဖြစ်သည်ဟု ယူဆရမည်ဖြစ်ခြင်းဟု ဦးအောင်ဖေနှင့် ဒေါ်ညွန့်၊ ၁၉၇၆ ခုနှစ်၊ တရားမဒုတိယအယူခံမှုအမှတ် ၁၂၉ တွင် စီရင်ထုံးဖွဲ့ထားကြောင်း တင်ပြထားသော်လည်း ၁၉၇၆ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးစာအုပ်၌ ရှာဖွေမတွေ့ရှိပါကြောင်း၊ “အမှုသည်တစ်ဦးသည် မှန်ကန်သော ထုချေချက်ရှိပါမူ ထိုထုချေချက်ကို အစောဆုံးအခွင့်အရေးရရှိသည့် အချိန်တွင် တင်ပြရန်လိုပေသည်။ အချိန်လွန်မှတင်ပြခြင်းပြုလျှင် နောက်မှအကြံရပြီးတင်ပြသည့် ထုချေချက်သာ ဖြစ်သည်ဟု ယူဆရန်အကြောင်းပေါ်ပေါက်မည်ဖြစ်သည်ဟု ဦးတင်ထွဋ် နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာပြည်စီရင်ထုံး၊ ၁၉၂” တွင် စီရင်ထုံးဖွဲ့ထားကြောင်းတင်ပြချက်နှင့်စပ်လျဉ်း၍ အဆိုပါစီရင်ထုံးသည် ရာဇဝတ်မှုအပေါ်ဆုံးဖြတ်ခဲ့သည့် စီရင်ထုံးဖြစ်ပါကြောင်း၊ ရာဇဝတ်မှုများတွင် တရားခံသည် မိမိထုချေလိုသည့် အချက်ကိုစွဲချက်မတင်မီ ကြိုတင်ထုချေခြင်းမပြုဘဲ စွဲချက်တင်ပြီးနောက်မှ ပြန်ခေါ်သက်သေများကို စစ်မေးသည့် အချိန်ကျမှ မိမိထုချေလိုသည့်အချက်ကိုမေးမြန်းခြင်းသည် နောက်မှအကြံရ၍ After Thought ထုချေခြင်း ဖြစ်ပါကြောင်း၊ ဤအမှုသည် တရားရုံးစစ်စစ်တွင် တရားစွဲဆိုခြင်းမဟုတ်သည့်အပြင် တရားလို၊ တရားပြိုင်၊ သက်သေများကို စစ်ဆေးကြားနာစီရင်သည့်ရုံးမဟုတ်ဘဲ စာရွက်စာတမ်းသက်သေခံအထောက်အထားများ အပေါ်တွင်သာ အဓိကထားစစ်ဆေးကြားနာရသည့် တရားရုံးသဘောဆောင်သော (Quasi-Judicial Function) သာဖြစ်၍ နောက်မှအကြံရ၍ထုချေခြင်းဟု ကောက်ယူသုံးသပ်ခြင်းမပြုနိုင်ပါကြောင်း၊ တင်ပြသော သက်သေခံအထောက်အထားစာရွက်စာတမ်းမှာ အတု၊ အလိမ် ဖြစ်ကြောင်းပေါ်ပေါက်ပါက မမှန်သက်သေခံမှုဖြင့် ခုံအဖွဲ့က တရားစွဲဆိုခွင့်ရှိမည်ဖြစ်ပါကြောင်း၊ ယခုပြန်လည်သုံးသပ်ပေးစေလိုမှု လျှောက်ထားရာတွင် တရားမကျင့်ထုံးဥပဒေအမိန့် ၄၇၊ နည်းဥပဒေ (၁) အရ သက်သေခံချက်အသစ်အဖြစ် Declaration No.100129724921 (18-12-2019) (By Sea) ကို တင်ပြပါကြောင်း၊ ဤအမှုမှသိမ်းဆည်းခဲ့သော TV (၄) မျိုးအတွက် ဌာနဆိုင်ရာ Inventory ပါ အရေအတွက်၊ မူလအယူခံမှုတွင်တင်ပြခဲ့သော ID နှင့်

ယခုထပ်မံတင်ပြသော ID ပါ အရေအတွက်တို့ကို ယှဉ်တွဲတင်ပြအပ်ပါကြောင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ MI TV 43" (160) လုံး၊ MI TV 65" (22) လုံး တို့ကိုသာ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းခွင့်ရှိပြီး ကျန် TV များမှာ အခွန်ဆောင်ပြီးဖြစ်၍ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းမပြုနိုင်ပါကြောင်း၊ အခွန်ပေးဆောင်ပြီး ID တင်ပြနိုင်သည့် MI TV 32" (292) လုံး၊ MI TV 55" (32) လုံးတို့အား ပြန်လည်ထုတ်ပေးသင့်ပါကြောင်း၊ ခုံအဖွဲ့၏စီရင်ချက်တွင် “၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေပုဒ်မ ၃၉၊ ပုဒ်မခွဲ (ခ) တွင် အခွန် အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော ကုန်စည်ကို လက်ဝယ်ထားရှိသူအား ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ အကောက်ခွန်ဦးစီးဌာနက (1AV) တပ်ရိုက်ခြင်းသည်များပြားသည်ဟုမဆိုနိုင်ကြောင်း သုံးသပ်ရပါသည်” ဟု ဖော်ပြထားပါကြောင်း၊ ယင်းဥပဒေပုဒ်မ ၃၉၊ ပုဒ်မခွဲ (ခ) တွင် ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဟုသာပါရှိပြီး ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရန် ပြဋ္ဌာန်းချက်မပါရှိသကဲ့သို့ ၁၀၀ ရာခိုင်နှုန်းအပြင် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ထပ်မံကောက်ခံရန်ပြဋ္ဌာန်းချက်မပါရှိသဖြင့် ဤအမှုမှ ပစ္စည်းများကို (1AV) အပြင် CD+ CT ထပ်ဆောင်းကောက်ခံရန်ဖော်ပြထားခြင်းသည် အလွန်ပြင်းထန်သောပြစ်ဒဏ်ဖြစ်ပါကြောင်း၊ သို့ပါ၍ အကောက်ခွန်ဦးစီးဌာန၊ မန္တလေးမြို့၏ ၂၉-၁၂-၂၀၂၀ ရက်စွဲပါ အမိန့်စာအမှတ်၊ ၁၁-မလ/၂၀၂၀ (အထူး) (၀၀၅) နှင့် အခွန်အယူခံခုံအဖွဲ့၏ ၁-၂-၂၀၂၂ ရက်စွဲပါ စီရင်ချက်အမိန့်တို့ကို ရုံးတော်ကပယ်ဖျက်ပြီး ID နှင့် အကျုံးဝင်သည့် TV များကိုပြန်လည်ထုတ်ယူခွင့်ပြုပြီး ID နှင့်အကျုံးမဝင်သော TV များကို ထိုက်သင့်သော ရွေးယူဒဏ်ကြေးဖြင့် ထုတ်ယူခွင့်ပြုသည့်အမိန့်တစ်ရပ် ချမှတ်ပေးစေလိုပါကြောင်းလျှောက်လဲသည်။

[ဆက်လက်ဖော်ပြပါမည်။]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထဲရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၀၉၃/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါစီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး) (၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

- | | | |
|-----|---|-----------------|
| (၁) | ဦးအောင်ဇော်ထွန်း (၁/၅၈၈၂)
ဟိုပန်မြို့နယ် | ကွတ်ခိုင်ခရိုင် |
| (၂) | ဦးအေးမင်းထွန်း (၁/၅၇၀၂)
တနင်္သာရီတိုင်းဒေသကြီး | ဘုတ်ပြင်းခရိုင် |
| (၃) | ဦးဇော်ဝင်းဝင်း (၁/၅၆၈၉)
ရုံးချုပ် | သန်လျင်ခရိုင် |

(၄) ဦးခိုင်ဟိန်း (ပ/၆၂၄၃) ရုံးချုပ်	နေပြည်တော်
(၅) ဒေါ်တူးတူးမာ (ပ/၆၂၉၂) ဗန်းမော်မြို့နယ်	ကချင်ပြည်နယ်
(၆) ဒေါ်ကြည်ကြည်သန်း (ပ/၆၁၅၅) ပင်လောင်းမြို့နယ်	ဖျာပုံခရိုင်
(၇) ဒေါ်ဆွီးလှတီလ် (ပ/၆၃၂၃) ဖလမ်းမြို့နယ်	ဖလမ်းခရိုင်
(၈) ဒေါ်နီမဲင်တီလ် (ပ/၆၂၀၈) ချင်းပြည်နယ်	ချင်းပြည်နယ်
(၉) ဦးကျော်ဝင်းထွဋ် (ပ/၆၄၈၆) မြစ်ငယ်မြို့	လင်းခေးခရိုင်
(၁၀) ဦးဇော်မြင့်ဦး (ပ/၆၈၁၁) ရုံးချုပ်	ရုံးချုပ်
(၁၁) ဦးစိုးသူရ (ပ/၆၀၅၉) ရုံးချုပ်	မွန်ပြည်နယ်

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၀၉၄/၂၀၂၂)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး)
(၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

(၁) ဒေါ်စောမိုးထွေး (ပ/၆၁၃၃) အမရပူရမြို့နယ်	အောင်မြေသာစံခရိုင်
(၂) ဦးချစ်ဦးဇော် (ပ/၆၁၅၅) ကမာရွတ်မြို့နယ်	မြောက်ဦးခရိုင်
(၃) ဒေါ်သဉ္ဇာဌေးအောင် (ပ/၆၂၆၉) ပြင်ဦးလွင်မြို့နယ်	အမရပူရခရိုင်
(၄) ဒေါ်နီလာအောင် (ပ/၆၀၁၄) ဒက္ခိဏသီရိမြို့နယ်	နေပြည်တော်

- | | |
|-----------------------------------|-------------------|
| (၆) ဦးညီညီမင်း (၀/၅၇၄၄) | ညောင်လေးပင်ခရိုင် |
| လမိုင်းမြို့ | |
| (၇) ဦးညာဏ်စိုး (၀/၅၁၂၅) | ကလေးခရိုင် |
| ရှမ်းပြည်နယ် | |
| (၈) ဦးဆောင်ဘောင် (၀/၅၁၄၅) | ပူတာအိုခရိုင် |
| ဖားကန့်မြို့နယ် | |
| (၉) ဦးဟန်စိုး (၀/၅၂၉၄) | ဟုမ္မလင်းခရိုင် |
| ပုဗ္ဗသီရိမြို့နယ် | |
| (၁၀) ဦးတေဇာကြည် (၀/၅၆၈၅) | မိုင်းဆတ်ခရိုင် |
| သိမ်ဇရပ်မြို့ | |
| (၁၁) ဒေါ်မြင့်မြင့်အုန်း (၀/၅၈၀၇) | မင်္ဂလာဒုံခရိုင် |
| မင်္ဂလာဒုံမြို့နယ် | |

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၀၉၆/၂၀၂၂)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး)
(၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

- | | |
|-------------------------------|------------------------|
| (၁) ဦးရဲသက်ပိုင် (၀/၅၈၉၀) | ချင်းပြည်နယ် |
| အင်းမမြို့ | |
| (၂) ဦးဝေလင်းအောင် (၀/၅၇၄၇) | ဖျာပုံခရိုင် |
| ဟိုပင်မြို့ | |
| (၃) ဦးခိုင်မင်းထွန်း (၀/၅၈၅၃) | စစ်ကိုင်းတိုင်းဒေသကြီး |
| ကျောက်ပန်းတောင်းမြို့နယ် | |
| (၄) ဦးဇော်ထိုက် (၀/၅၈၆၃) | နမ့်စန်ခရိုင် |
| လိုင်လင်းဝီမြို့ | |
| (၅) ဦးအောင်ဇံဟိန်း (၀/၅၈၇၂) | ကျောက်ဖြူခရိုင် |
| ကျွန်းလီမြို့ | |
| (၆) ဦးဇင်မျိုးသန့် (၀/၆၁၁၀) | မိုင်းမောမြို့နယ် |
| ရုံးချုပ် | (ရုံးချုပ်ဝဲဗဟို) |

- (၇) ဦးဖြိုးစည်ဟိန်း (၁/၅၉၅၀)
နေပြည်တော်

ဇေယျာသီရိခရိုင်
- (၈) ဒေါ်မြင့်သီတာလွင် (၁/၆၈၂၃)
မကွေးတိုင်းဒေသကြီး

နေပြည်တော်
- (၉) ဦးကျော်စွာဝင်း (၁/၅၇၄၂)
ခါမ်းပါတ်မြို့

တံတားဦးခရိုင်
- (၁၀) ဦးနေဇော်အောင် (၁/၅၈၅၂)
ကျိခါးမြို့

မရမ်းကုန်းခရိုင်
- (၁၁) ဒေါ်အေးမြမွန် (၁/၅၈၇၁)
ပန်းဘဲတန်းမြို့နယ်

ဧရာဝတီတိုင်းဒေသကြီး

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၀၉၇/၂၀၂၂)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါစီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး)
(၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ
ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

- (၁) ဦးစိုးမိုးအောင် (၁/၅၈၈၆)
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်

မိုးညှင်းခရိုင်
- (၂) ဦးမင်းမင်းအောင် (၁/၆၄၉၇)
မိုးမောက်မြို့နယ်

မြစ်ကြီးနားခရိုင်
- (၃) ဒေါ်စုစုမွန် (၁/၆၁၄၀)
သထုံမြို့နယ်

သထုံခရိုင်
- (၄) ဦးမြတ်ဌေးဦး (၁/၆၆၉၄)
မင်းဘူးခရိုင်

အမ်းခရိုင်
- (၅) ဒေါ်ရတနာဇော် (၁/၆၇၂၀)
မကွေးတိုင်းဒေသကြီး

မှော်ဘီခရိုင်
- (၆) ဒေါ်မြတ်နွယ်ခိုင် (၁/၆၉၀၂)
ပခုက္ကူမြို့နယ်

မန္တလေးတိုင်းဒေသကြီး
- (၇) ဒေါ်သန္တာထွေး (၁/၇၀၄၈)
သီပေါမြို့နယ်

မိုင်းတုံခရိုင်
ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန (လားရှိုး) တွဲဖက်

- | | |
|--|--------------------------------------|
| (၈) ဒေါ်ဝင်းဝါဝါဗိုလ် (ပ/၆၆၉၅)
ရုံးချုပ် | မိုင်းလားခရိုင်
(ရုံးချုပ်တွဲဖက်) |
| (၉) ဒေါ်ငုဝါလွင် (ပ/၆၉၅၅)
ရမ်းပြည်နယ် | ရမ်းပြည်နယ် |
| (၁၀) ဒေါ်ခင်မျိုးသွယ် (ပ/၇၀၄၉)
ရမ်းပြည်နယ် | မွန်ပြည်နယ် |
| (၁၁) ဒေါ်ဟောမာအောင် (ပ/၆၇၇၉)
မကွေးတိုင်းဒေသကြီး | တိုက်ကြီးခရိုင် |

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၀၉၈/၂၀၂၂)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး)
(၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ
ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

- | | |
|---|----------------------|
| (၁) ဒေါ်ကောင်းစုသိမ်း (ပ/၆၈၉၈)
ညောင်ရွှေမြို့နယ် | မရမ်းကုန်းခရိုင် |
| (၂) ဦးဇော်ဝင်းထွန်း (ပ/၆၈၇၀)
ရခိုင်ပြည်နယ် | ရခိုင်ပြည်နယ် |
| (၃) ဦးဝဿန်ဦး (ပ/၆၈၆၉)
မွန်ပြည်နယ် | ရန်ကုန်တိုင်းဒေသကြီး |
| (၄) ဒေါ်ဖြူနှင်းအိ (ပ/၆၇၈၄)
သီပေါမြို့နယ် | နေပြည်တော် |
| (၅) ဒေါ်ဇော်မာလွင် (ပ/၆၇၇၀)
ဟုမ္မလင်းခရိုင် | မိုင်းရှူးခရိုင် |
| (၆) ဦးသန့်ဇော်ထွန်း (ပ/၆၇၉၆)
ပြင်ဦးလွင်မြို့နယ် | ပြင်ဦးလွင်ခရိုင် |
| (၇) ဦးထူးဇော်အောင် (ပ/၅၈၃၁)
ရန်ကုန်တိုင်းဒေသကြီး | တွံတေးခရိုင် |
| (၈) ဦးအောင်ကျော် (ပ/၅၈၃၃)
ဇွဲကံမြို့ | ကယားပြည်နယ် |

(၁၀) ဦးရွှေဝင်းအောင် (၁/၇၁၂)
ရုံးချုပ်

ကလေးခရိုင်

(၁၁) ဦးမျိုးခိုင် (၁/၆၅၁၆)
မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၁၀၀/၂၀၂၂)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါစီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး)
(၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ
ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

(၁) ဒေါ်ခင်စိုးနွယ် (၁/၆၇၄၅)
ရုံးချုပ်

ချင်းပြည်နယ်
(ရုံးချုပ်တွဲဖက်)

(၂) ဦးသန်းထိုက်အောင် (၁/၆၉၈၈)
ကယားပြည်နယ်

ကယားပြည်နယ်

(၃) ဒေါ်မေသဉ္ဇာသိန်း (၁/၆၀၄၅)
ဧရာဝတီတိုင်းဒေသကြီး

နတ်တလင်းခရိုင်

(၄) ဒေါ်နွယ်နွယ်ဝင်း (၁/၆၀၂၁)
တာချီလိတ်မြို့နယ်

တာချီလိတ်ခရိုင်

(၅) ဦးကြည်စိုးအောင် (၁/၆၂၉၉)
မိုင်းငေါ့မြို့

မြန်အောင်ခရိုင်

(၆) ဒေါ်သူဇာမွန် (၁/၆၂၃၈)
မင်္ဂလာဒုံမြို့နယ်

ရန်ကုန်တိုင်းဒေသကြီး

(၇) ဒေါ်တင်ပပမိုး (၁/၆၉၉၂)
ရုံးချုပ်

ဧရာဝတီတိုင်းဒေသကြီး

(၈) ဦးဇော်မင်းစိုး (၁/၆၁၈၄)
ကျောက်ထူမြို့

မော်လမြိုင်ခရိုင်

(၉) ဦးကျော်ခိုင်ဝင်း (၁/၆၄၄၀)
ညောင်ဦးမြို့နယ်

ကလေးဝမြို့နယ်

(၁၀) ဒေါ်ခင်သက်လွင် (၁/၇၀၇၃)
ကရင်ပြည်နယ်

ဘားအံခရိုင်

(၁၁) ဒေါ်သဇင်မွန် (၀/၆၉၅၄)
မွန်ပြည်နယ်

ဘားအံခရိုင်

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၁၀၁/၂၀၂၂)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး)
(၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ
ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

(၁) ဒေါ်သိင်္ဂီဖြိုးဝေထွန်း (၀/၆၉၀၃)
ရုံးချုပ်

မန္တလေးတိုင်းဒေသကြီး

(၂) ဒေါ်ညွန့်နန်းမူ (၀/၆၉၈၄)
ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်

(၃) ဒေါ်သွယ်ထွေးခိုင် (၀/၆၉၅၀)
ပြည်ကြီးတံခွန်မြို့နယ်

စစ်ကိုင်းခရိုင်

(၄) ဦးနန်းမင်းစိုး (၀/၆၀၀၀)
တောင်ငူမြို့နယ်

သံတောင်ကြီးခရိုင်

(၅) ဦးချစ်ကို (၀/၆၅၂၈)
ရမ်းပြည်နယ်

မွန်ပြည်နယ်

(၆) ဦးသီဟထွန်းနိုင် (၀/၆၆၅၉)
ရုံးချုပ်

အောင်မြေသာစံခရိုင်

(၇) ဦးလှိုင်ဝင်း (၀/၆၂၆၁)
ရန်ကုန်တိုင်းဒေသကြီး

ကိုကိုးကျွန်းမြို့နယ်

(၈) ဦးဝင်းနိုင်ထွန်း (၀/၆၄၅၈)
ငါးစွန်မြို့နယ်

မြင်းခြံခရိုင်

(၉) ဒေါ်အေးအေးနိုင် (၀/၆၅၉၉)
ကယားပြည်နယ်

ကယားပြည်နယ်

(၁၀) ဦးဇော်မျိုးသက် (၀/၆၉၈၆)
ရုံးချုပ်

ရုံးချုပ်

(၁၁) ဦးဖြိုးမောင်မောင်ခိုင် (၀/၇၀၄၄)
ရုံးချုပ်

ကျိုင်းတုံခရိုင်

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၁၀၂/၂၀၂၂)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး)
(၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ
ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

- | | |
|---|------------------------|
| (၁) ဦးစည်သူအောင် (ပ/၆၅၀၃)
မိုင်းဖြတ်မြို့နယ် | ကယားပြည်နယ် |
| (၂) ဦးဆန်းမင်းထွန်း (ပ/၆၁၄၁)
တလုတ္တော်မြို့ | ချင်းပြည်နယ် |
| (၃) ဦးဝင်းဇော်ဦး (ပ/၅၆၈၈)
ရေဦးခရိုင် | ကျောက်တံတားခရိုင် |
| (၄) ဦးသက်ဆွေအောင် (ပ/၆၅၉၇)
မင်္ဂလာတောင်ညွန့်မြို့နယ် | စစ်တွေခရိုင် |
| (၅) ဦးချစ်စမ်းမောင် (ပ/၆၃၉၉)
ရွှေဘိုမြို့နယ် | ရွှေဘိုခရိုင် |
| (၆) ဒေါ်ဝါဝါလင်း (ပ/၇၁၂၄)
ဗဟန်းမြို့နယ် | တနင်္သာရီတိုင်းဒေသကြီး |
| (၇) ဒေါ်သိမ့်သိမ့်အောင် (ပ/၆၀၇၈)
မိတ္ထီလာမြို့နယ် | တနင်္သာရီတိုင်းဒေသကြီး |
| (၈) ဦးစိုးဝင်း (ပ/၆၇၅၅)
မဟာအောင်မြေမြို့နယ် | မြန်အောင်ခရိုင် |
| (၉) ဦးခွန်ဖြိုးဝေအောင် (ပ/၆၃၇၅)
ကရင်ပြည်နယ် | ကရင်ပြည်နယ် |
| (၁၀) ဦးကျော်မင်းစိုး (ပ/၆၄၇၉)
ပုလောမြို့နယ် | ပုလောမြို့နယ် |
| (၁၁) ဒေါ်မေဇင်အိ (ပ/၆၂၅၄)
ထားဝယ်မြို့နယ် | တနင်္သာရီတိုင်းဒေသကြီး |

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၁၀၃/၂၀၂၂)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး)
(၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ
ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

(၁) ဒေါ်အေးအေးဆွေ (ပ/၆၀၉၅)

ကချင်ပြည်နယ်

မြစ်ကြီးနားမြို့နယ်

(၂) ဒေါ်မေသူသူအောင် (ပ/၆၄၂၉)

ဗိုလ်တထောင်ခရိုင်

ပုသိမ်မြို့နယ်

(၃) ဒေါ်ဝင်းဝင်းမိုး (ပ/၅၉၂၄)

ပဲခူးတိုင်းဒေသကြီး

မင်းတုန်းမြို့နယ်

(၄) ဒေါ်သွယ်သွယ်ဝင်း (ပ/၆၉၄၃)

ရေးခရိုင်

မွန်ပြည်နယ်

(၅) ဦးသန်းကျော်အေး (ပ/၆၀၂၈)

မြဝတီခရိုင်

ကွမ်းခြံကုန်းမြို့နယ်

(၆) ဦးပြည်သိမ်းအောင် (ပ/၆၈၈၄)

တနိုင်းခရိုင်

တနိုင်းမြို့နယ်

(၇) ဒေါ်သီရိပြည့်စုံ (ပ/၇၀၈၅)

ဘုတ်ပြင်းခရိုင်

တနင်္သာရီတိုင်းဒေသကြီး

(၈) ဦးစောနိုင်ကျော် (ပ/၇၀၃၄)

ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့နယ်

(၉) ဒေါ်မာမာစိုး (ပ/၆၄၃၈)

သပိတ်ကျင်းခရိုင်

မန္တလေးတိုင်းဒေသကြီး

(၁၀) ဒေါ်ခင်စန်းဝင်း (ပ/၆၅၂၂)

ပုသိမ်ခရိုင်

ရန်ကုန်တိုင်းဒေသကြီး

(၁၁) ဦးအောင်ကိုကိုလတ် (ပ/၇၀၃၃)

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၁၀၄/၂၀၂၂)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး)
(၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ
ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

- | | |
|--------------------------------------|--|
| (၁) ဦးစိုင်းအောင်ကျော်သိန်း (ပ/၆၁၃၁) | နမ့်စန်ခရိုင်
လယ်ဝေးမြို့နယ် |
| (၂) ဦးကျော်လှိုင် (ပ/၆၇၅၇) | မြောက်ဦးခရိုင်
ရခိုင်ပြည်နယ် |
| (၃) ဒေါ်အိသဲခိုင် (ပ/၇၁၁၄) | ကျိုက်ထိုခရိုင်
မွန်ပြည်နယ် |
| (၄) ဦးကျော်သူ (ပ/၇၀၃၅) | ဒီးမော့ဆိုခရိုင်
ရန်ကုန်တိုင်းဒေသကြီး |
| (၅) ဒေါ်မြတ်မြတ်သူ (ပ/၆၉၆၉) | မိုင်းလားခရိုင်
ရုံးချုပ်တွဲဖက် |
| (၆) ဒေါ်အေးမြတ်သူ (ပ/၆၈၃၀) | မိုင်းယောင်းခရိုင်
ရုံးချုပ်တွဲဖက် |
| (၇) ဒေါ်စုစုမွန် (ပ/၆၂၂၀) | လပွတ္တာခရိုင်
ပင်လောင်းမြို့နယ် |
| (၈) ဦးရဲဝန်ကျော် (ပ/၆၆၂၄) | ချီဖွေခရိုင်
မန္တလေးတိုင်းဒေသကြီး |
| (၉) ဦးဟိန်းဇော်ဦး (ပ/၆၄၈၈) | တံတားဦးခရိုင်
တာလေးမြို့ |
| (၁၀) ဦးဇင်ကိုလတ် (ပ/၆၀၅၃) | စစ်တွေခရိုင်
မလှိုင်မြို့နယ် |
| (၁၁) ဦးနိုင်ထူးလွင် (ပ/၆၄၁၇) | စစ်ကိုင်းတိုင်းဒေသကြီး
ရွှေကူမြို့နယ် |

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၁၀၅/၂၀၂၂)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး)
(၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ
ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

- | | |
|---|--|
| (၁) ဒေါ်မေနှယ်စိုး (၁/၆၉၉၅)
တပ်ကုန်းမြို့နယ် | ကမာရွတ်ခရိုင် |
| (၂) ဦးစောလွင် (၁/၆၀၈၃)
မြိတ်မြို့နယ် | တောင်ကုတ်ခရိုင် |
| (၃) ဦးထွန်းထွန်းကျော် (၁/၆၅၂၂)
မြစ်ကြီးနားမြို့နယ် | မြစ်ကြီးနားခရိုင် |
| (၄) ဦးမောင်သင် (၁/၆၆၃၂)
ကျောက်တံတားမြို့နယ် | ဖယ်ခုံမြို့နယ် |
| (၅) ဒေါ်တင်နီလာဝင်း (၁/၆၈၄၅)
ယင်းမာပင်မြို့နယ် | နေပြည်တော် |
| (၆) ဒေါ်လှလှရွှေ (၁/၆၃၃၂)
ရန်ကုန်တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
| (၇) ဦးကျော်မင်းထွန်း (၁/၆၅၆၄)
ပေါင်းလောင်းမြို့ | သယံဇာတနှင့်သတ္တုပစ္စည်း
ကုန်သွယ်ရေးဝန်ကြီးဌာန |
| (၈) ဦးနေလင်းအောင် (၁/၆၅၂၁)
ရုံးချုပ် | ကော့သောင်းခရိုင် |
| (၉) ဦးနန်းဝင်း (၁/၆၅၅၈)
နန်းပန်မြို့ | စစ်ကိုင်းတိုင်းဒေသကြီး |
| (၁၀) ဦးထွန်းအောင်ကျော် (၁/၅၉၅၁)
တံတားဦးမြို့နယ် | မော်လမြိုင်ခရိုင် |
| (၁၁) ဦးချစ်မင်းဦး (၁/၆၅၆၅)
ပျော်ဘွယ်မြို့နယ် | ခန္တီးခရိုင် |

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၁၀၆/၂၀၂၂)

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ဖော်ပြပါ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၁ (ဒုတိယဦးစီးမှူး)
(၁၁) ဦးတို့အား စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် - ၂ (ဦးစီးအရာရှိ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀)
ရာထူးအဆင့်သို့ စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားပြီး ယင်းတို့နှင့်ယှဉ်တွဲဖော်ပြပါ
ဒေသများသို့ ပြောင်းရွှေ့တာဝန်ချထားလိုက်သည်-

- | | |
|--------------------------------|--|
| (၁) ဒေါ်သင်းဆွေ (ပ/၆၇၆၈) | နေပြည်တော် |
| မန္တလေးတိုင်းဒေသကြီး | |
| (၂) ဒေါ်ဆွေဇင်ဦး (ပ/၆၁၅၇) | ချောက်ခရိုင် |
| ပခုက္ကူမြို့နယ် | |
| (၃) ဦးတင်ကိုကိုဝင်း (ပ/၅၉၁၁) | ခန္တီးခရိုင် |
| သုံးခွမြို့နယ် | |
| (၄) ဦးစောနယ်လ်ဆင် (ပ/၆၉၉၁) | “ပလောင်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ |
| မိုးကိုးမြို့ | |
| (၅) ဦးသက်ထွန်းအောင် (ပ/၆၁၂၇) | တန့်ယန်းခရိုင် |
| မန်ဟီးရီးမြို့ | |
| (၆) ဒေါ်ကြည်ကြည်ဖြူ (ပ/၇၀၂၁) | မန္တလေးတိုင်းဒေသကြီး |
| ရုံးချုပ် | |
| (၇) ဒေါ်ခိုင်မာစိုး (ပ/၇၀၁၇) | လှည်းကူးခရိုင် |
| သာပေါင်းမြို့နယ် | |
| (၈) ဦးသက်ထွန်းမင်း (ပ/၆၃၇၃) | ပဲခူးတိုင်းဒေသကြီး |
| ဟင်္သာတမြို့နယ် | |
| (၉) ဦးစိုးသူဝင်း (ပ/၅၉၈၆) | ကျိုင်းတုံမြို့နယ် |
| ပေါက်မြို့နယ် | |
| (၁၀) ဦးဇော်မျိုးထိုက် (ပ/၆၂၄၆) | ကျောက်ဖြူခရိုင် |
| မဲဇော်ကုန်းမြို့ | |
| (၁၁) ဦးထင်အောင်ကျော် (ပ/၆၆၈၇) | စစ်ကိုင်းတိုင်းဒေသကြီး |
| စစ်ကိုင်းတိုင်းဒေသကြီး | |

အမိန့်ကြော်ငြာစာ (၁၁၁၃/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)

နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့၊ ဒက္ခိဏသီရိရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ်နှင့် အမည် (၁/ဟိုတယ်ဇုန်အရှေ့ရပ်)၊ ဦးပိုင်အမှတ် (B-၇) ရှိ ထန်းတပင်တောရဘုန်းတော်ကြီးကျောင်း အခွန်လွတ်သာသနာ့မြေဧရိယာ ၃၀.၁ ဧကနှင့် မူလသာသနာ့မြေဧရိယာ ၂.၉ ဧက စုစုပေါင်းမြေဧရိယာ ၃၂ ဧက အနက်မှ မြေဧရိယာ ၀.၈၂၆ ဧကကို ဗဒ္ဒသိမ်မြေအဖြစ် အသုံးပြုရန်အတွက် ဝိသုဒ္ဓိသီးခြားရွာဖြစ်စေဟု ပိုင်းခြားသတ်မှတ်လျက် အထက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ ၅၃ (က) နှင့်အညီ သိမ်ဒါယိကာမ ဒေါ်မြင့်မြင့် [၉/ပမန (နိုင်) ၀၆၀၈၄၅] အား ဗဒ္ဒသိမ်မြေဂရန် ထုတ်ပေးခွင့်ပြုသည်။

အမိန့်ကြော်ငြာစာ (၁၁၁၈/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်)

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာအုပ်စု၊ ကွင်းအမှတ်နှင့် အမည် (၃၁၄/ သောင်ကြီးကျောက်ဆောင်တောင်ကွင်း)၊ ဦးပိုင်အမှတ် (၁၊ ၂၊ ၅၊ ၆၊ မြေလွတ်) ရှိ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဘီးလင်းအရက်ချက်စက်ရုံပိုင် မြေဧရိယာ ၅၃.၀၁ ဧက အနက် ဦးပိုင်အမှတ် (၅၊ ၆၊ မြေလွတ်) မှ မြေဧရိယာ ၁.၃၈ ဧက အား ဘီးလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြေနေရာအဖြစ် အသုံးပြုရန်အတွက် နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်အပ်နှံခွင့်ပြုရန် တင်ပြခဲ့မှုအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်စွဲပါ စာအမှတ်၊ ၅၀၉ (၄၇)/၁၂/ ကောင်စီရုံးဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် အကြောင်းကြားလာပါသည်။

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဘီးလင်းအရက်ချက်စက်ရုံက ဘီးလင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးမြေနေရာအဖြစ် အသုံးပြုရန်အတွက် နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ မြေဧရိယာ ၁.၃၈ ဧက ကို နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်လိုက်သည်။

အမိန့်ကြော်ငြာစာ (၁၁၂၀/၂၀၂၂)

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်၊ အကွက်အမှတ်နှင့် အမည် (၂၇/လေယာဉ်ကွင်းအရှေ့)၊ ဦးပိုင်အမှတ် (၁၃၂) ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပိုင် မြေဧရိယာ ၄.၀၄ ဧက အနက်မှ မြေဧရိယာ ၀.၃၃ ဧက အား အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းမြေအဖြစ် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန်အတွက် နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ် အပ်နှံခွင့်ပြုရန် တင်ပြခဲ့မှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်စွဲပါ စာအမှတ်၊ ၅၀၉ (၄၈)/၁၂/ ကောင်စီရုံးဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် အကြောင်းကြားလာပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၁) အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း
မြေအဖြစ် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန်အတွက် နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံလာသည့် အဆိုပါ
မြေဧရိယာ ၀.၃၃ ဧက ကို နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်လိုက်သည်။

အမိန့်ကြော်ငြာစာ (၁၁၂၅/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ ကွင်း/အကွက်အမှတ်နှင့်အမည်
(၂၀၁/၈+ ၂၀၁/၉+ ၂၀၁/၁၀+ ၂၀၁/၁၁၊ လယ်ကုန်း)၊ ဦးပိုင်အမှတ် [၂ (၃)+ ၃ (၁)+ ၄+ ၅+ ၆+ ၉+၃ (၂) +
၁၄ (၂)+ ၁၅ (၂)+ ၁၆ (၁)+ ၂ (၂) + ၃+ ၄ (၁)+ ၄ (၂)+ ၅+ ၆+ ၇+ ၈+ ၉+ ၁၀ (၂)+ ၁၀ (၃)+ ၁၀ (၄)+ ၁၀ (၅) +
၁၀ (၆)+ ၁၀ (၇)+ ၁၀ (၈)+ ၁၀ (၉)+ ၁၀ (၁၀)+ ၁၁+ ၁၂ (၁)+ ၁၂ (၂)+ ၁၃+ ၁၄+၁၅] ဦးပိုင်ပေါင်း (၃၅) ခု
စုစုပေါင်းမြေဧရိယာ ၇၈.၅၄၉ ဧကအား မြန်မာနိုင်ငံတော် (၁) အမှတ် (၃၀) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ မြေနေရာ
အဖြစ် အသုံးပြုရန်အတွက် မြေနှင့် အခွန်အခမိန့်ဆင့်ဆိုချက် ၃၃၂ အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့ အခမဲ့
လွှဲပြောင်းပေးလိုက်သည်။

အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါ စစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်လည်အပ်နှံရမည်။

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၇၆/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၃၀-၁၁-၂၀၂၂) ၁၀၄၉၄/၂၀၀/ (၃)/ ၉-၁/ အဖရ (တနင်္သာရီ) ဖြင့်
ညှိနှိုင်းတင်ပြချက်အပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်စွဲပါ စာအမှတ်၊ ပထမ/၂-

၁/၂-၃ (၀၉၉၄)/၂၀၂၂ ပါ အတည်ပြုချက်နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စိစစ်တင်ပြချက်တို့အရ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ စူဠသင်္ဃာတိုင်းကျေးရွာအုပ်စု၊ မကြုံဂလက် ကျေးရွာအတွင်းရှိ လန်ပိအမျိုးသားဥယျာဉ်မြေဧရိယာမှ ကျေးရွာပိုင်မြေအဖြစ် စွန့်လွှတ်သည့် မြေဧရိယာ (၅၉.၈၇) ဧကအား မြေတိုင်းတာ၍ မြေပုံများရေးဆွဲခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်အတွက် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ အခန်း (၄)၊ ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) ပါ ပြဋ္ဌာန်းချက်တို့အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးအား နယ်နိမိတ်သတ်မှတ်ရေးအရာရှိ (Boundary Officer) အဖြစ်လည်းကောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးအား နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ (Demarcation Officer) အဖြစ်လည်းကောင်း သတ်မှတ်တာဝန်ပေးခန့်အပ်လိုက်သည်။

လှမိုး

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၃၀/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်)

ဝန်ကြီးဌာနဥပဒေအကြံပေးအဖွဲ့တွင် ဥပဒေအကြံပေးများအားခန့်ထားနိုင်ရန် စံသတ်မှတ်ချက်

(Standard Operating Procedure-SOP)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးကဏ္ဍအသီးသီးရှိ စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နည်းပညာနှင့် အကြံဉာဏ်များ ရယူနိုင်ရေးနှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာန၏ ဥပဒေ အကြံပေးအဖွဲ့တွင် ဥပဒေအကြံပေးများအား ခန့်ထားနိုင်ရန် လိုအပ်သည့်စံသတ်မှတ်ချက် (Standard Operating Procedure - SOP) ကို အောက်ပါအတိုင်း သတ်မှတ်လိုက်သည်-

(က) ဝန်ကြီးဌာနက စီမံခန့်ခွဲသော ဥပဒေများကို နှုတ်ကျမ်းကျင်မှုရှိသူ ဌာနမှ အငြိမ်းစားယူခဲ့သည့် ညွှန်ကြားရေးမှူးချုပ်/ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့် သို့မဟုတ် ဥပဒေရေးရာများကို နှုတ် ကျမ်းကျင်မှုရှိသော အလားတူအဆင့် အငြိမ်းစား ပြင်ပဥပဒေပညာရှင်များအား ဥပဒေအကြံပေး အဖြစ် ခန့်ထားနိုင်သည်။

(ခ) ပညာအရည်အချင်းသတ်မှတ်ချက်အတွက် ဥပဒေဘွဲ့၊ ဥပဒေဝိဇ္ဇာဘွဲ့၊ မှတ်ပုံတင်ရှေ့နေသင်တန်း အောင်လက်မှတ်၊ အထက်တန်းရှေ့နေအောင်လက်မှတ်နှင့် နိုင်ငံတော်က အသိအမှတ်ပြုသော တက္ကသိုလ်၊ ဒီဂရီကောလိပ်များက ပေးအပ်သော ဥပဒေပညာရပ်ဆိုင်ရာ ဒီပလိုမာဘွဲ့တစ်ခုခုရှိသူ

ဖြစ်ရမည်။ (ဘွဲ့၊ ဒီဂရီတင်ပြနိုင်ခြင်းမရှိပါက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသော ဥပဒေများကို နှစ်စဉ်ကျွမ်းကျင်သူဖြစ်ကြောင်း ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး သို့မဟုတ် ဦးစီးဌာနစီမံခန့်ခွဲရေးကော်မတီက ထောက်ခံချက် ပေးနိုင်သူဖြစ်ရမည်။)

- (ဂ) နိုင်ငံ့ဝန်ထမ်းများနည်းတူ တာဝန်ထမ်းဆောင်သူဖြစ်ရမည်။
- (ဃ) ဥပဒေအကြံပေးခန့်ထားရာတွင် ဝန်ထမ်းများ၏ ရာထူးနေရာများတွင် အစားထိုးခန့်ထားလိုက်သည့် အတွက် မူလရာထူးအနွယ်မရှိသူဖြစ်ရမည်။
- (င) ဥပဒေအကြံပေးအဖြစ် ခန့်ထားနိုင်ရန် ဌာနလုပ်သက် အနည်းဆုံး (၅) နှစ်ရှိရမည်။ ပြင်ပမှ ခေါ်ယူခန့်အပ်ပါက ဥပဒေဘွဲ့တစ်ခုခုရှိပြီး၊ ဥပဒေနယ်ပယ်တွင် အတွေ့အကြုံရှိသူဖြစ်ရမည်။
- (စ) ဌာန၏ ဥပဒေ၊ နည်းဥပဒေများကို နှစ်စဉ်ကျွမ်းကျင်ပြီး သယ်ယူပို့ဆောင်မှုလုပ်ငန်း နယ်ပယ် တစ်ရပ်ရပ်တွင် အတွေ့အကြုံရှိသူဖြစ်ရမည်။
- (ဆ) ဥပဒေအကြံပေးအဖြစ် ခန့်ထားမည့် ပုဂ္ဂိုလ်သည် နောက်ကြောင်းရာဇဝင်ပြစ်မှုကင်းရှင်းသူဖြစ်ရမည်။
- (ဇ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ [ဆေးလက်မှတ်ပူးတွဲတင်ပြရန်]

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမိန့်အမှတ် (၃၄၂/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် ကျင်းပပြီးစီးခဲ့သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၂၂) ၏ သဘောတူဆုံးဖြတ်ချက်အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့အစည်းအဝေး အမှတ်စဉ် (၄၇/၂၀၂၂) ၏ သဘောတူဆုံးဖြတ်ချက်ရရှိပြီးဖြစ်ပါသဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြို့ပြအင်ဂျင်နီယာဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၁၊ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ဦးထူးထက်စိုး အား လစ်လပ်လျက်ရှိသော လက်ထောက်အင်ဂျင်နီယာ (မြို့ပြ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးနေရာသို့ အထူးကိစ္စရပ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းမှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

ဗိုလ်ချုပ်ကြီး တင်အောင်စန်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၄၇/၂၀၂၂)

၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက်

(၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်)

ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ
ပြင်ဆင်ဖွဲ့စည်းခြင်း

၁။ မြန်မာနိုင်ငံမှအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာအဆင့် အရေးပါသော ရေဝပ်
ဒေသများဆိုင်ရာကွန်ဗင်းရှင်း (Ramsar Convention) ပါ ပြဋ္ဌာန်းချက်ကို ထိရောက်စွာအကောင်အထည်ဖော်
ရန်နှင့် အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာလုပ်ငန်းများ (၂၀၁၉ ခုနှစ်) ပါ ရေဝပ်ဒေသများဆိုင်ရာ
နိုင်ငံအဆင့်ရည်မှန်းချက်နှင့် လုပ်ငန်းများကိုအကောင်အထည်ဖော်ရန် ရေဝပ်ဒေသထိန်းသိမ်း စီမံအုပ်ချုပ်ခြင်း
ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (National Wetland Committee) ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်း
လိုက်သည်-

- | | |
|--|----------|
| (က) ဒုတိယဝန်ကြီး (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ) | ဥက္ကဋ္ဌ |
| သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | |
| (ခ) အမြဲတမ်းအတွင်းဝန် | အဖွဲ့ဝင် |
| သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန | |
| (ဂ) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန | |
| စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |
| (ဃ) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| စိုက်ပျိုးရေးဦးစီးဌာန | |
| စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |
| (င) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| ငါးလုပ်ငန်းဦးစီးဌာန | |
| စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |
| (စ) ညွှန်ကြားရေးမှူးချုပ် | အဖွဲ့ဝင် |
| လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန | |
| စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန | |

(ဆ)	ညွှန်ကြားရေးမှူးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဇ)	ညွှန်ကြားရေးမှူးချုပ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဈ)	ညွှန်ကြားရေးမှူးချုပ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ည)	ညွှန်ကြားရေးမှူး သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန သစ်တောဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဋ)	ညွှန်ကြားရေးမှူး လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန သစ်တောဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဌ)	ညွှန်ကြားရေးမှူး ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန သစ်တောဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဍ)	ညွှန်ကြားရေးမှူး သစ်တောသုတေသနဌာန သစ်တောဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(ဎ)	ညွှန်ကြားရေးမှူးချုပ် သစ်တောဦးစီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန	အတွင်းရေးမှူး

(ဏ) ဒုတိယညွှန်ကြားရေးမှူးချုပ် တွဲဖက်အတွင်းရေးမှူး
သစ်တောဦးစီးဌာန
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

၂။ ရေဝပ်ဒေသထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (National Wetland Committee) ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ကမ္ဘာ့အဆင့် ရေဝပ်ဒေသထိန်းသိမ်းရေးကွန်ဗင်းရှင်း (Ramsar Convention) ၏ ရည်မှန်းချက်ပန်းတိုင်များနှင့် မြန်မာနိုင်ငံမှ Ramsar Convention အား လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကြီးကြပ်လမ်းညွှန်ရန်၊
- (ခ) Ramsar Convention ၏ ရည်မှန်းချက်ပန်းတိုင်များ၊ မဟာဗျူဟာလုပ်ငန်းစီမံချက်များကို အခြေခံ၍ မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့စွာအသုံးပြုနိုင်ရေးအတွက် မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသော လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ခြင်းကို ကြီးကြပ်လမ်းညွှန်ရန်၊
- (ဂ) ရေဝပ်ဒေသများစီမံအုပ်ချုပ်ရေးနှင့်ရေရှည်တည်တံ့စေရေးတို့အတွက်နည်းပညာဆိုင်ရာအကြံပေးအသင်း (Scientific Advisory Team) ဖွဲ့စည်းနိုင်ရေးကြိုးကြပ်လမ်းညွှန်ရန်၊
- (ဃ) ရေဝပ်ဒေသထိန်းသိမ်းရေး၊ စီမံအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဆက်စပ်သည့် ဝန်ကြီးဌာနများအကြား ညှိနှိုင်းပေါင်းစပ်ပေးရန်၊
- (င) ရေဝပ်ဒေသအုပ်ချုပ်လုပ်ကိုင်မှုအတွက် လုပ်ငန်းလမ်းညွှန်များနှင့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲနိုင်ရေး ကြိုးကြပ်လမ်းညွှန်ရန်၊
- (စ) ရေဝပ်ဒေသဆိုင်ရာ ထိန်းသိမ်းကာကွယ်ရေးနှင့် နေရင်းဒေသပြန်လည်တည်ထောင်ခြင်းစီမံကိန်းများ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထုနှင့် ဆက်သွယ်ခြင်း၊ အသိပညာပေးခြင်း၊ ပူးပေါင်းပါဝင်စေခြင်းနှင့် သိမြင်နိုးကြားတက်ကြွစေခြင်း (Communication, Education, Participation and Awareness-CEPA) လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရန် အစည်းအဝေးများခေါ်ယူကျင်းပနိုင်ရေး ကြိုးကြပ်လမ်းညွှန်ရန်။

၃။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၉၄/၂၀၁၆ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

ခင်မောင်ရီ
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမားဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၂၆၄/၂၀၂၂)

နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်)

အလုပ်သမားဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-

စဉ် အမည်၊ ရာထူး၊ ဌာန

တာဝန်

(က) ဒေါ်ခင်နုဦး

အဖွဲ့ခေါင်းဆောင်

ဒုတိယညွှန်ကြားရေးမှူးချုပ်

အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

(ခ) ဒေါ်စောဝင်း

အဖွဲ့ဝင်

ညွှန်ကြားရေးမှူး

ဝန်ကြီးရုံး

(ဂ) ဦးမျိုးမင်းအောင်

အဖွဲ့ဝင်

ညွှန်ကြားရေးမှူး

ဝန်ကြီးရုံး

(ဃ) ဦးမြင့်ကြည်

အဖွဲ့ဝင်

လက်ထောက်ညွှန်ကြားရေးမှူး

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

(င) ဦးဖိုးဌေး

အဖွဲ့ဝင်

လက်ထောက်ညွှန်ကြားရေးမှူး

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

(စ) ဒေါ်စိုးစိုးအေး

အဖွဲ့ဝင်

လက်ထောက်ညွှန်ကြားရေးမှူး

လူမှုဖူလုံရေးအဖွဲ့

(ဆ) ဒေါ်မေရီ

အဖွဲ့ဝင်

လက်ထောက်ညွှန်ကြားရေးမှူး

လူမှုဖူလုံရေးအဖွဲ့

- | | | |
|-------|---|----------|
| (ဇ) | ဦးဝင်းမင်းသူ
လက်ထောက်ညွှန်ကြားရေးမှူး
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဈ) | ဒေါ်ဝင်းလဲ့လဲ့ရည်
လက်ထောက်ညွှန်ကြားရေးမှူး
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ည) | ဒေါ်သန်းသန်းဌေး
လက်ထောက်ညွှန်ကြားရေးမှူး
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဋ) | ဒေါ်သိမ့်နန္ဒာဇော်
ဦးစီးအရာရှိ
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဌ) | ဦးကျော်မင်းထွန်း
ဒုတိယဦးစီးမှူး
ဝန်ကြီးရုံး | အဖွဲ့ဝင် |
| (ဍ) | ဦးဟန်ထွန်း (ခ) ဦးဟန်ဇော်ထွန်း
ဒုတိယဦးစီးမှူး
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန | အဖွဲ့ဝင် |
| (ဎ) | ဦးမြင့်ထွေး
ဒုတိယဦးစီးမှူး
လူမှုဖူလုံရေးအဖွဲ့ | အဖွဲ့ဝင် |
| (ဏ) | ဦးကျော်စွာဝင်း
ဒုတိယဦးစီးမှူး
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန | အဖွဲ့ဝင် |

ဒေါက်တာ ပွင့်ဆန်း

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၇၁/၂၀၂၂)
၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ (ခ)
အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂၀၂၃ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခန့်
သတ်မှတ်သည့် အမိန့်ကြော်ငြာစာ

၁။ ၂၀၂၃ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခန့်အား
အောက်ဖော်ပြပါအတိုင်း သတ်မှတ်လိုက်သည်-

- | | |
|--|--------------------------------|
| (က) လူစီးမော်တော်ယာဉ်များ | - ၂၀၂၂ ခုနှစ် ၂၀၂၃ ခုနှစ်အထိ |
| (ခ) လုပ်ငန်းသုံးယာဉ်များ
(ကုန်တင်ယာဉ်/ခရီးသည်တင်ယာဉ်) | - ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ |
| (ဂ) မီးသတ်ယာဉ်/လူနာတင်ယာဉ် | - ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ |
| (ဃ) ယန္တရားများ | - ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ |

၂။ အထက်အပိုဒ် ၁၊ အပိုဒ်ခွဲ (က) မှ (ဂ) အထိပါ ယာဉ်များတင်သွင်းရာတွင် လက်ဝဲစတီယာရင်ယာဉ်များသာ
တင်သွင်းခွင့်ပြုပါမည်။

၃။ အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် ပူးတွဲပါ လုပ်ငန်းသုံးယန္တရား
များအား လွန်ခဲ့သော (၁၅) နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ် (၂၀၀၉ ခုနှစ်နှင့်အထက် ထုတ်လုပ်သောယာဉ်)
များအဖြစ် တင်သွင်းခွင့်ပြုပါမည်။

၄။ ယခု အမိန့်ကြော်ငြာစာထုတ်ပြန်ချက်သည် လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်
တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်ထုတ်လုပ်ခန့် သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်းသာဖြစ်ပါသည်။
မော်တော်ယာဉ်တင်သွင်းမှုနှင့် ပတ်သက်၍ လက်ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒများပြောင်းလဲခြင်းမပြုဘဲ
ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

အောင်နိုင်ဦး

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

ပူးတွဲ

အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် လုပ်ငန်းသုံးယန္တရားစာရင်း

- ၁။ Excavator
- ၂။ Bulldozer
- ၃။ Wheel Loader
- ၄။ Vibratory Roller
- ၅။ Clamp Loader
- ၆။ Motor Grader
- ၇။ Road Roller Compactor
- ၈။ Bridge Crane
- ၉။ Gantry Crane
- ၁၀။ Tower Crane
- ၁၁။ Pilling Machine
- ၁၂။ Crawler Drill/ Crane
- ၁၃။ Overhead Travelling Crane
- ၁၄။ Mobile Crane
- ၁၅။ Rough – Terrain Crane
- ၁၆။ Forklift
- ၁၇။ Boom Lift
- ၁၈။ Asphalt Finisher (ကတ္တရာခင်းစက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၃၇၀/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်)

ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်စွဲပါ စာအမှတ်၊ အုပ်ချုပ်မှု (ဒု-ချုပ်ပြောင်း)/ ၂၀၂၂ (၉၀၁၂) အရ ထားဝယ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်ရာထူးကိုရယူ၍ မော်လမြိုင် တက္ကသိုလ်သို့ ဒုတိယပါမောက္ခချုပ်အဖြစ် ပြောင်းရွှေ့ခန့်ထားခဲ့သော ဒေါက်တာ သီတာထွန်းသည် ၎င်း၏ တာဝန်ဝတ္တရားများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စတင်ထမ်းဆောင်သည်။

ဒေါက်တာ ညွန့်ဖေ

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၃၂၁/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၃ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)

မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဗဟိုကောင်စီဖွဲ့စည်းခြင်း

၁။ ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥပဒေ ပုဒ်မ ၇ နှင့် ပုဒ်မ ၃၆၊ ပုဒ်မ ၃၇ (ခ) တို့အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဗဟိုကောင်စီကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

(က) ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်ထားသောပုဂ္ဂိုလ်များ

(၁) ပါမောက္ခဒေါက်တာ ဒေါ်စန်းစန်းမြင့်အောင်

ဥက္ကဋ္ဌ

ပါမောက္ခချုပ် (အငြိမ်းစား)

အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး)

- (၁၃) ဒေါက်တာ ဒေါ်စန်းမြင့် အဖွဲ့ဝင်
ဆေးရုံအုပ်ကြီး (အငြိမ်းစား)
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း
ခွဲစိတ်အထူးကုဆေးရုံကြီး (ရန်ကုန်)
- (၁၄) ဒေါက်တာ ဒေါ်ဝင်းပုလဲ အဖွဲ့ဝင်
အထူးကုဆရာဝန်ကြီး (ဓာတ်မှန်) (အငြိမ်းစား)
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)
- (၁၅) ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင် အဖွဲ့ဝင်
ရန်ကင်းကလေးဆေးရုံအုပ်ကြီး (အငြိမ်းစား)
ကုသရေးဦးစီးဌာန
- (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု
ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (၁၄) ဦး အဖွဲ့ဝင်
- (ဂ) ပြည်ထောင်စုနယ်မြေ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင်
- (ဃ) စေတနာ့ဝန်ထမ်းလုပ်ငန်းကို စိတ်ပါဝင်စားသူ (၅) ဦး အဖွဲ့ဝင်

၂။ ကျန်းမာရေးဝန်ကြီးဌာန (ယခင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန) ၏ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၄/၂၀၁၇ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၃၂၂/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်)

မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်း

ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥပဒေ ပုဒ်မ ၃၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၉ အရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်-

- (က) ပါမောက္ခဒေါက်တာ ဒေါ်စန်းစန်းမြင့်အောင် ဥက္ကဋ္ဌ
ပါမောက္ခချုပ် (အငြိမ်းစား)
အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး)

- (ခ)

ပါမောက္ခဒေါက်တာ ဒေါ်မာလာဝင်း
ပါမောက္ခချုပ် (အငြိမ်းစား)
သူနာပြုတက္ကသိုလ် (မန္တလေး)

ဒုတိယဥက္ကဋ္ဌ (၁)
- (ဂ)

ဒေါက်တာ ဒေါ်တင်ညိုညိုလတ်
ဆေးရုံအုပ်ကြီး (အငြိမ်းစား)
ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)

ဒုတိယဥက္ကဋ္ဌ (၂)
- (ဃ)

ဒေါက်တာ ဒေါ်နွယ်နွယ်ဝင်း
ဆေးရုံအုပ်ကြီး (အငြိမ်းစား)
ခုတင် (၃၀၀) သင်ကြားရေးဆေးရုံကြီး (မန္တလေး)

အဖွဲ့ဝင်
- (င)

ဒေါက်တာ ဒေါ်နွဲ့နွဲ့ဝင်း
တွဲဖက်ပါမောက္ခ (အငြိမ်းစား)
ပြည်သူ့ကျန်းမာရေးကွင်းဆင်းသင်တန်းဌာန (လှည်းကူး)

အဖွဲ့ဝင်
- (စ)

ဒေါက်တာ ဒေါ်လဲ့လဲ့ရီ
တောင်အာရှဒေသစီမံချက်အရာရှိ (အငြိမ်းစား)
ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့

အဖွဲ့ဝင်
- (ဆ)

ဗိုလ်မှူးကြီး ဒေါ်နွယ်နွယ်ဝင်း (အငြိမ်းစား)
ဌာနကြီးမှူး (အထွေထွေကုသမှုဌာနကြီး)
အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၅၀၀)

အဖွဲ့ဝင်
- (ဇ)

ဒုတိယဗိုလ်မှူးကြီး ဒေါ်ယုယုခင် (အငြိမ်းစား)
ဌာနမှူး (သားဖွားမီးယပ်ဌာန)
အမှတ် (၂) တပ်မတော်ဆေးရုံ (ခုတင်-၅၀၀)

အဖွဲ့ဝင်
- (ဈ)

ဒုတိယဗိုလ်မှူးကြီး ဒေါ်ကေသီကျော် (အငြိမ်းစား)
ဌာနမှူး (အဏုဇီဝဗေဒဌာန)
အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)

အဖွဲ့ဝင်
- (ည)

ဒေါက်တာ ဒေါ်ပပ
ဆေးရုံအုပ်ကြီး (အငြိမ်းစား)
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)

အဖွဲ့ဝင်
- (ဋ)

ဒေါက်တာ ဒေါ်ဝင်းပုလဲ
အထူးကုဆရာဝန်ကြီး (ဓာတ်မှန်) (အငြိမ်းစား)
နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)

ဘဏ္ဍာရေးမှူး

- (၄) ဒေါက်တာ ဒေါ်တင်တင်လေး

စာရင်းစစ်

ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
- (၅) ဒေါက်တာ ဒေါ်နွယ်နီအုန်း

အတွင်းရေးမှူး

ညွှန်ကြားရေးမှူး (အငြိမ်းစား)

ကျန်းမာရေးဦးစီးဌာန
- (၆) ဒေါက်တာ ဒေါ်စန်းမြင့်

တွဲဖက်အတွင်းရေးမှူး (၁)

ဆေးရုံအုပ်ကြီး (အငြိမ်းစား)

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း

ခွဲစိတ်အထူးကုဆေးရုံကြီး (ရန်ကုန်)
- (၇) ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်

တွဲဖက်အတွင်းရေးမှူး (၂)

ရန်ကင်းကလေးဆေးရုံအုပ်ကြီး (အငြိမ်းစား)

ကုသရေးဦးစီးဌာန

ဒေါက်တာ သက်ခိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ဆောက်လုပ်ရေးဝန်ကြီးဌာန
(ပြည်ထောင်စုဝန်ကြီးရုံး)
အမိန့်ကြော်ငြာစာအမှတ် (၄၀၂/၂၀၂၂)
နေပြည်တော်၊ ၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်)

KMIC စက်မှုဇုန်ပြင်ပ အခြေခံအဆောက်အအုံစီမံကိန်းအတွက် စီမံကိန်းဦးဆောင်အဖွဲ့
(Project Executing Agency-PEA) ဖွဲ့စည်းခြင်း

၁။ ကိုရီးယားနိုင်ငံ၊ Korea Exim Bank ၏ EDCF ချေးငွေအကူအညီ အမေရိကန်ဒေါ်လာ (၆၁.၈၁၆) သန်း
ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကိုရီးယား-

- (ည) ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး)

အဖွဲ့ဝင်
- လမ်းဦးစီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဋ) ညွှန်ကြားရေးမှူး(မြေနှင့် အိမ်ရာ)

အဖွဲ့ဝင်
- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဌ) ညွှန်ကြားရေးမှူး (မြို့ပြနှင့် ဒေသ)

အဖွဲ့ဝင်
- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဍ) ညွှန်ကြားရေးမှူး (ဘဏ္ဍာရေး)

အဖွဲ့ဝင်
- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဎ) အင်ဂျင်နီယာမှူးကြီး (မြို့ပြအခြေခံ)

အဖွဲ့ဝင်
- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဏ) ညွှန်ကြားရေးမှူး (အိမ်ရာဖွံ့ဖြိုးရေး)

အဖွဲ့ဝင်
- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- (တ) ညွှန်ကြားရေးမှူး (ရန်ကုန်တိုင်းဒေသကြီး)

အဖွဲ့ဝင်
- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ထ) ဒုတိယညွှန်ကြားရေးမှူးချုပ် (မြို့ပြနှင့် ဒေသ)

အတွင်းရေးမှူး
- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဒ) ဒုတိယညွှန်ကြားရေးမှူး (မြို့ပြနှင့် ဒေသ)

တွဲဖက်အတွင်းရေးမှူး (၁)
- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- (ဓ) ဒုတိယညွှန်ကြားရေးမှူး (စီမံရေးရာ)

တွဲဖက်အတွင်းရေးမှူး (၂)
- မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁၂၃/၂၀၂၂)

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေ ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

- ၁။ ဤနည်းဥပဒေများကို သက်ကြီးရွယ်အိုများဆိုင်ရာ နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။
- ၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် -
- (က) ဥပဒေ ဆိုသည်မှာ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကို ဆိုသည်။
- (ခ) မြန်မာနိုင်ငံသား ဆိုသည်မှာ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူကို ဆိုသည်။
- (ဂ) အရွယ်ရောက်သူ ဆိုသည်မှာ အရွယ်ရောက်ခြင်း အက်ဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီးသူကို ဆိုသည်။
- (ဃ) တာဝန်ရှိအရွယ်ရောက်သူမိသားစုဝင် ဆိုသည်မှာ သက်ကြီးရွယ်အို မိဘဘိုးဘွားများအား ၎င်းတို့၏ လိုအပ်သောစားဝတ်နေရေးနှင့် ကြည့်ရှုစောင့်ရှောက်မှုတို့အတွက် သားသမီးနှင့် မြေးတို့၏ ဝတ္တရားနှင့်အညီ စရိတ်ထောက်ပံ့ရန် လုံလောက်သောငွေကြေးနှင့် ပစ္စည်းများရှိသည့် သို့မဟုတ် အလုပ်လုပ်ကိုင်နိုင်ပြီး ထောက်ပံ့နိုင်စွမ်းရှိသည့် သို့မဟုတ် ပုံမှန်ကြည့်ရှုစောင့်ရှောက်နိုင်သည့် အရွယ်ရောက်သော မိသားစုဝင် တစ်ဦးဦးကို ဆိုသည်။
- (င) မိသားစုဝင် ဆိုသည်မှာ တိုက်ရိုက်သွေးသားတော်စပ်သည့် မိဘ၊ ဘိုးဘွား အပါအဝင် ၎င်းတို့နှင့် ဆက်စပ်တော်စပ်သူ၊ မွေးစားထားသူ၊ လက်ထပ်ထိမ်းမြားထားသူ ဇနီး၊ ခင်ပွန်းနှင့် ၎င်းတို့မှ မွေးဖွားလာသော သားသမီးများ၊ မွေးချင်းညီအစ်ကို မောင်နှမများနှင့် မြေးများကို ဆိုသည်။
- (စ) မြေး ဆိုသည်မှာ သားရင်းသမီးရင်းက မွေးဖွားသော သားသမီးကိုသော်လည်းကောင်း၊ မွေးစားသည့် သားသမီးက မွေးဖွားသော သားသမီးကိုသော်လည်းကောင်း ဆိုသည်။

- (ဆ) မလျော်မကန်ပြုလုပ်ခြင်း ဆိုရာတွင် တာဝန်ရှိ အရွယ်ရောက်သူ မိသားစုဝင်က သက်ကြီးရွယ်အို မိဘဘိုးဘွား တစ်ဦးဦးကို လူမျိုး၊ ဘာသာ၊ ရပ်ရွာလေ့ထုံးစံအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ ပတ်ဝန်းကျင်အမြင်၌ဖြစ်စေ လက်ခံနိုင်ဖွယ်မရှိသော အပြုအမူကိုပြုလုပ်ခြင်း၊ ပြုမူဆက်ဆံခြင်းနှင့် ပြုစုစောင့်ရှောက်နိုင်ပါလျက် သက်ကြီးရွယ်အို မိဘဘိုးဘွား၏ ဆန္ဒမပါဘဲ ဘိုးဘွားရိပ်သာသို့ဖြစ်စေ၊ အခြားနေရာတစ်ခုခုသို့ဖြစ်စေ ပို့အပ်ခြင်း သို့မဟုတ် စွန့်ပစ်ခြင်းစသည့် ကိစ္စရပ်များ ပါဝင်သည်။
- (ဇ) စရိတ်ထောက်ပံ့ကြေး ဆိုသည်မှာ ဥပဒေနှင့် ဤနည်းဥပဒေများအရ စရိတ်ထောက်ပံ့မှု လိုအပ်သော မိဘဘိုးဘွားများအား တာဝန်ရှိ အရွယ်ရောက်သူ မိသားစုဝင် သားသမီးနှင့်မြေးတို့က ပေးရသည့် ထောက်ပံ့သော ငွေကြေးကို ဆိုသည်။
- (ဈ) ကြည့်ရှုစောင့်ရှောက်မှု ဆိုရာတွင် မိသားစုစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ ပါဝင်သည်။
- (ည) သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဌာန ဆိုသည်မှာ သက်ကြီးရွယ်အို ဘိုးဘွားများအား နေ့ပိုင်းကြည့်ရှုစောင့်ရှောက်ရန် ဖွင့်လှစ်ထားသည့် ဘိုးဘွားရိပ်မြုံ သို့မဟုတ် ဂေဟာကို ဆိုသည်။
- (ဋ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူး ဆိုသည်မှာ လူမှုဝန်ထမ်းဦးစီးဌာနက ဥပဒေပါ လူမှုဝန်ထမ်းအရာရှိ၏ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လူမှုဝန်ထမ်းရုံးရှိ လူမှုဝန်ထမ်းဦးစီးမှူးကို ဆိုသည်။
- (ဌ) ခရိုင်လူမှုဝန်ထမ်းအရာရှိ ဆိုသည်မှာ လူမှုဝန်ထမ်းဦးစီးဌာနက ဥပဒေပါ လူမှုဝန်ထမ်းအရာရှိ၏ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသော ခရိုင်လူမှုဝန်ထမ်းရုံးရှိ ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးကို ဆိုသည်။ ယင်းစကားရပ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လူမှုဝန်ထမ်းအရာရှိတို့ ပါဝင်သည်။
- (ဍ) မြို့နယ်လူမှုဝန်ထမ်းအရာရှိ ဆိုသည်မှာ လူမှုဝန်ထမ်းဦးစီးဌာနက ဥပဒေပါ လူမှုဝန်ထမ်းအရာရှိ၏ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသော မြို့နယ်လူမှုဝန်ထမ်းရုံးရှိ မြို့နယ် လူမှုဝန်ထမ်းဦးစီးမှူးကို ဆိုသည်။
- (ဎ) စေတနာ့လူမှုဝန်ထမ်းအရာရှိ ဆိုသည်မှာ လူမှုဝန်ထမ်းအရာရှိအဖြစ် လူမှုဝန်ထမ်းဦးစီးဌာနက ဥပဒေပါ လူမှုဝန်ထမ်းအရာရှိ၏ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံရသော အခြား ပြည်ထောင်စုဝန်ကြီးဌာနများရှိဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းသို့မဟုတ် အခြားသင့်လျော်သော နိုင်ငံသားကို ဆိုသည်။
- (ဏ) ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီ ဆိုသည်မှာ ဘိုးဘွားရိပ်သာ သို့မဟုတ် သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်ရေးဌာနကို ကြီးကြပ်သည့် ကော်မတီကို ဆိုသည်။
- (တ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ရန်ပုံငွေ ဆိုသည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီက ထူထောင်သည့် ရန်ပုံငွေကို ဆိုသည်။
- (ထ) ပုံစံ ဆိုသည်မှာ ဤနည်းဥပဒေများတွင် ပါရှိသောပုံစံကို ဆိုသည်။

အခန်း (၂)

သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးခြင်းနှင့် ကိုင်ဆောင်အသုံးပြုခြင်း

၃။ လူမှုဝန်ထမ်းဦးစီးဌာနသည် မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ-

- (က) သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ခံစားခွင့်ပေးနိုင်ရန်နှင့် သက်ကြီးရွယ်အိုများ၏ စာရင်း ဇယားများ တိကျမှန်ကန်စေရန်အလို့ငှာ သက်ဆိုင်ရာမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများစာရင်းကို အသက်အပိုင်းအခြားအလိုက် စာရင်းကောက်ယူပြီး တင်ပြစေရန် မြို့နယ် လူမှုဝန်ထမ်းအရာရှိ သို့မဟုတ် စေတနာ့ လူမှုဝန်ထမ်းအရာရှိကို တာဝန်ပေးအပ်ရမည်။
- (ခ) နည်းဥပဒေခွဲ(က)အရတာဝန်ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းအရာရှိခန့်အပ်ခြင်းမပြုနိုင်သေးသည့် ဒေသတွင် သက်ဆိုင်ရာခရိုင် လူမှုဝန်ထမ်းအရာရှိ သို့မဟုတ် စေတနာ့လူမှုဝန်ထမ်းအရာရှိကို တာဝန် ပေးအပ်ရမည်။

၄။ နည်းဥပဒေ ၃ အရ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်သည် သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ၏ စာရင်းကို ကောက်ယူရာတွင် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးတို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည်။

၅။ နည်းဥပဒေ ၃ အရ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်သည်-

- (က) သက်ဆိုင်ရာမြို့နယ်ရှိ သက်ကြီးရွယ်အိုများ၏ အသက်အပိုင်းအခြားအလိုက်စာရင်းကို ၎င်းတို့၏ ဆန္ဒနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်း အခြေခံ၍ကောက်ယူပြီး ပုံစံ (၁) ဖြင့် ပြုစုရမည်။
- (ခ) နည်းဥပဒေခွဲ(က)အရစာရင်းကောက်ယူရာတွင်အိမ်ထောင်စုလူဦးရေစာရင်းတွင်မပါဝင်သေးသော်လည်း သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း စာရင်းကောက်ယူခြင်းမပြုမီ အနည်းဆုံး ခြောက်လ နေထိုင်သူဖြစ်ပြီး ဆက်လက်၍လည်း နေထိုင်မည့် သက်ကြီးရွယ်အိုများ၏စာရင်းကို ကောက်ယူရမည်။
- (ဂ) နည်းဥပဒေခွဲ (က) နှင့် (ခ) အရ စာရင်းကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမျိုးသား မှတ်ပုံတင်လက်မှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ် သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ်ရှိသည့် သက်ကြီး ရွယ်အိုများ၏ စာရင်းကို ဦးစားပေးပြုစုရမည်။
- (ဃ) သက်ကြီးရွယ်အိုများ၏ စာရင်းကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမျိုးသားမှတ်ပုံတင် လက်မှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ်သို့မဟုတ် ဧည့်နိုင်ငံသားလက်မှတ် မရှိသည့် သက်ကြီးရွယ်အိုများ၏ စာရင်းနှင့်စပ်လျဉ်း၍ ၎င်းတို့၏ မိဘတိုးဘွားများ၊ ညီအစ်ကိုမောင်နှမအရင်းများသည် မြန်မာနိုင်ငံသား ဖြစ်ပါက ယင်းသက်ကြီးရွယ်အိုများ၏ စာရင်းကို သီးခြားပြုစုရမည်။
- (င) စာရင်းကောက်ယူသည့် သက်ကြီးရွယ်အိုများစာရင်းကို သက်ဆိုင်ရာ မြို့နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီသို့ ပုံစံ (၁) ဖြင့် တင်ပြရမည်။ ထိုသို့ တင်ပြရာတွင် နည်းဥပဒေခွဲ (ဃ) အရ ကောက်ယူပြီး သီးခြားပြုစုသည့် သက်ကြီးရွယ်အိုများ၏ စာရင်းကို ပူးတွဲ၍ တင်ပြရမည်။

(စ) နည်းဥပဒေခွဲ (င) အရ တင်ပြရာတွင် သက်ကြီးရွယ်အို တစ်ဦးချင်း၏ အသက် အထောက်အထားတစ်ခုခု ပူးတွဲ တင်ပြရမည်။ ယင်း အထောက်အထားတစ်ခုခုမရှိပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အတူ ရပ်မိရပ်ဖ နှစ်ဦးတို့၏ ထောက်ခံချက် သို့မဟုတ် အဆိုပါ သက်ကြီးရွယ်အို မွေးသည့် နှစ်၊ လ၊ ရက်နှင့် မရှေးမနှောင်းမွေးသည့် အခြား သက်ကြီးရွယ်အို တစ်ဦးဦးရှိပါက ယင်း၏ ထောက်ခံချက်ကို ပူးတွဲတင်ပြရမည်။

၆။ နည်းဥပဒေ ၃ အရ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်သည် နည်းဥပဒေ ၅ အရ စာရင်းကောက်ယူ ထားသည့် သက်ကြီးရွယ်အိုများ စာရင်းကို စိစစ်ပြီး အသက်အတွက် အထောက်အထားမရှိသော သက်ကြီး ရွယ်အိုများနှင့် မြန်မာနိုင်ငံသားအတွက် အထောက်အထားမရှိသော သက်ကြီးရွယ်အိုများနှင့်စပ်လျဉ်း၍ သက်ကြီးရွယ်အို အုပ်စု သတ်မှတ်ချက်နှင့် စရိတ်ထောက်ပံ့မှု၊ ကြည့်ရှုစောင့်ရှောက်မှု လိုအပ်ချက်တို့ကို အနီးစပ်ဆုံး မှန်ကန်မှုရှိစေရန် သက်ဆိုင်ရာ သက်ကြီးရွယ်အို နေထိုင်ရာနေရာသို့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သို့မဟုတ် ရာအိမ်မှူးနှင့်အတူ ကိုယ်တိုင်ကွင်းဆင်း၍ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရမည်။

၇။ နည်းဥပဒေ ၃ အရ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်သည် သက်ကြီးရွယ်အိုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးနှင့် ညှိနှိုင်းပြီး မြို့နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးရေး အတွက် စီစဉ်ဆောင်ရွက်ရမည်။

၈။ နည်းဥပဒေ ၃ အရ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်သည်-

(က) နည်းဥပဒေ ၅ နှင့် ၆ တို့အရ သက်ကြီးရွယ်အိုများ၏ စာရင်းကို ကောက်ယူခြင်း၊ စိစစ်ခြင်းတို့ ပြုလုပ်ပြီးနောက် သက်ကြီးရွယ်အိုများ မှတ်ပုံတင်စာရင်း (ပုံစံ-၂) ဖြင့် ပြုစုပြီး သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ခံစားခွင့်ပေးနိုင်ရန်အလို့ငှာ စရိတ်ထောက်ပံ့မှုနှင့် ကြည့်ရှုစောင့်ရှောက်မှု လိုအပ်သော သက်ကြီးရွယ်အိုများနှင့် အိုမင်းမစွမ်းသူများကို အမျိုးအစား ခွဲခြားဖော်ပြ၍ လူမှုဝန်ထမ်း ဦးစီးဌာန၏ သက်ကြီးရွယ်အို သက်သေခံကတ်ပြား (ပုံစံ-၃) ကို အခမဲ့ ထုတ်ပေးရမည်။

(ခ) နည်းဥပဒေခွဲ (က) ပါ သက်သေခံကတ်ပြားရရှိသည့် သက်ကြီးရွယ်အို သို့မဟုတ် အိုမင်းမစွမ်းသူက စရိတ်ထောက်ပံ့မှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ကြည့်ရှုစောင့်ရှောက်မှုနှင့်စပ်လျဉ်း၍ဖြစ်စေ ယင်းတို့ရရှိသည့် သက်သေခံကတ်ပြားတွင် ပြင်ဆင်ပေးရန်တင်ပြပါက စိစစ်၍ သက်ကြီးရွယ်အိုများ မှတ်ပုံတင် စာရင်း(ပုံစံ-၂) ၌ ပြင်ဆင်၍ သက်သေခံကတ်ပြားအသစ်ကို ပြန်လည်ထုတ်ပေးရမည်။

(ဂ) သက်ကြီးရွယ်အို သက်သေခံကတ်ပြားကို သက်ကြီးရွယ်အို သို့မဟုတ် အိုမင်းမစွမ်းသူအားဖြစ်စေ၊ ယင်း၏ မိသားစုဝင်အား ဖြစ်စေ၊ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ တစ်ဆင့်ဖြစ်စေ ထုတ်ပေးရမည်။

၉။ နည်းဥပဒေ ၃ အရ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်သည် သက်ကြီးရွယ်အိုများ မှတ်ပုံတင်စာရင်း (ပုံစံ-၂) နှင့်အတူ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လူမှုဝန်ထမ်းဦးစီးဌာနသို့ အနည်းဆုံး ၃ လလျှင် တစ်ကြိမ် တင်ပြရမည်။ ယင်း တင်ပြစာမိတ္တူကို သက်ဆိုင်သည့်ဒေသဆိုင်ရာ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီသို့ ပေးပို့ရမည်။

၁၀။ သက်ကြီးရွယ်အို သက်သေခံကတ်ပြားရရှိသော သက်ကြီးရွယ်အို သို့မဟုတ် အိုမင်းမစွမ်းသူသည်-

- (က) ဥပဒေအရ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးကို ပေးရန်တာဝန်ရှိသည့် ပုဂ္ဂိုလ် သို့မဟုတ် ဌာန၊ အဖွဲ့အစည်းထံ ဥပဒေပါ မိမိလိုအပ်သည့် သက်ကြီးရွယ်အိုများဆိုင်ရာ အခွင့်အရေးများကို ခံစားခွင့်ပြုရန် တောင်းဆိုနိုင်သည်။
- (ခ) နည်းဥပဒေခွဲ (က) အရ တောင်းဆိုချက်ကို သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက ငြင်းပယ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းပြုလျှင် ထိုပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား ဥပဒေအရ အရေးယူပေးရန် ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ဆွေမျိုး မိတ်ဆွေ တစ်ဦးဦးကဖြစ်စေ၊ ရပ်မိရပ်ဖ သို့မဟုတ် ဘိုးဘွားရိပ်သာ တာဝန်ခံပုဂ္ဂိုလ်ကဖြစ်စေ သက်ဆိုင်ရာရဲစခန်းသို့ သတင်းပေး တိုင်ကြားနိုင်သည်။

၁၁။ သက်ကြီးရွယ်အို သက်သေခံကတ်ပြားရရှိသော သက်ကြီးရွယ်အို သို့မဟုတ် အိုမင်းမစွမ်းသူသည်-

- (က) မကျန်းမာခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ မိမိ ခံစားခွင့်ရှိသည့် အခွင့်အရေးကို တောင်းဆိုရန် မိမိကိုယ်တိုင် မဆောင်ရွက်နိုင်ပါက မိသားစုဝင်၊ ဆွေမျိုးမိတ်ဆွေ၊ ရပ်မိရပ်ဖ သို့မဟုတ် ဘိုးဘွားရိပ်သာ တာဝန်ခံပုဂ္ဂိုလ်ကို ကိုယ်စားလှယ်လွှဲစာနှင့်အတူ သက်ကြီးရွယ်အို သက်သေခံကတ်ပြားပေးအပ်၍ မိမိကိုယ်စား ဆောင်ရွက်စေနိုင်သည်။
- (ခ) နည်းဥပဒေခွဲ (က) အရ ဆောင်ရွက်ခြင်းမှအပ မိမိအား ထုတ်ပေးထားသော သက်ကြီးရွယ်အို သက်သေခံ ကတ်ပြားကို အခြားသူတစ်ဦးဦးအား လွှဲပြောင်းပေးခြင်း မပြုရ။
- (ဂ) သက်ကြီးရွယ်အို သက်သေခံကတ်ပြားကို ဆက်လက်ကိုင်ဆောင်လိုခြင်း မရှိသည့်အခါ သက်ဆိုင်ရာ မြို့နယ် လူမှုဝန်ထမ်းအရာရှိထံသို့ ပြန်လည်အပ်နှံရမည်။
- (ဃ) သက်ကြီးရွယ်အို သက်သေခံကတ်ပြား ပျောက်ဆုံးပါက သို့မဟုတ် ပျက်စီးပါက သက်ဆိုင်ရာမြို့နယ် လူမှုဝန်ထမ်းအရာရှိထံ အကြောင်းကြားရမည်။

၁၂။ လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ဆိုင်ရာခရိုင် လူမှုဝန်ထမ်းအရာရှိနှင့် မြို့နယ်လူမှုဝန်ထမ်းအရာရှိ တို့၏ တင်ပြချက်အရ သက်ကြီးရွယ်အို သို့မဟုတ် အိုမင်းမစွမ်းသူ တစ်ဦးဦးက နည်းဥပဒေ ၁၁၊ နည်းဥပဒေခွဲ (က) အရ ဆောင်ရွက်ခြင်းမှအပ သက်ကြီးရွယ်အို သက်သေခံကတ်ပြားကို အခြားသူတစ်ဦးဦးအား လွှဲပြောင်းပေးကြောင်း စိစစ်တွေ့ရှိပါက ယင်း၏ သက်ကြီးရွယ်အို သက်သေခံကတ်ပြားကို သိမ်းဆည်းပြီး သက်ကြီးရွယ်အိုများ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ရမည်။

၁၃။ သက်ကြီးရွယ်အို သက်သေခံကတ်ပြား ကိုင်ဆောင်သော သက်ကြီးရွယ်အို သို့မဟုတ် အိုမင်းမစွမ်းသူ ကွယ်လွန်သည့်အခါ မိသားစုဝင် တစ်ဦးဦးသည် ယင်း ကွယ်လွန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အောက်ပါ အတိုင်း ဆောင်ရွက်ရမည် -

- (က) ကွယ်လွန်သည့် သက်ကြီးရွယ်အို သို့မဟုတ် အိုမင်းမစွမ်းသူ၏ သက်သေခံကတ်ပြားကို သက်ဆိုင်ရာ မြို့နယ် လူမှုဝန်ထမ်းအရာရှိထံ ပြန်လည်အပ်နှံရမည်။
- (ခ) ကွယ်လွန်သည့် သက်ကြီးရွယ်အို သို့မဟုတ် အိုမင်းမစွမ်းသူ ကိုင်ဆောင်သည့် သက်သေခံကတ်ပြား ပျောက်ဆုံးနေသည့်အခါ သက်ဆိုင်ရာမြို့နယ် လူမှုဝန်ထမ်းအရာရှိထံ အကြောင်းကြားရမည်။

၁၄။ သက်ကြီးရွယ်အို သက်သေခံကတ်ပြားရရှိသော သက်ကြီးရွယ်အို သို့မဟုတ် အိုမင်းမစွမ်းသူတစ်ဦးဦးက နည်းဥပဒေ ၁၀၊ နည်းဥပဒေခွဲ (က) အရ သက်ကြီးရွယ်အိုများအတွက် အခွင့်အရေးတစ်ရပ်ရပ်ပေးရန် တောင်းဆိုသည့်အခါ တာဝန်ရှိသည့် သက်ဆိုင်ရာ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းသည် ငြင်းဆိုခြင်း သို့မဟုတ် လျစ်လျူရှုခြင်းပြုပါက ဥပဒေပုဒ်မ ၅၇ အရ အရေးယူခြင်းခံရမည်။

အခန်း (၃)

မိဘဘိုးဘွားများအား စရိတ်ထောက်ပံ့ခြင်းနှင့် ကြည့်ရှုစောင့်ရှောက်ခြင်းဆိုင်ရာ
သားသမီးမြေးတို့၏ တာဝန်များ

- ၁၅။ တာဝန်ရှိ အရွယ်ရောက်သူ မိသားစုဝင် သားသမီးနှင့်မြေးတို့သည် -
- (က) မိဘဘိုးဘွားများအား ၎င်းတို့၏ လိုအပ်သော အစားအသောက်၊ ဆေးဝါးများ၊ အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ရမည်။
 - (ခ) မိဘဘိုးဘွားများအား အသက်အရွယ်အလျောက် နေရေးထိုင်ရေးအတွက် လွယ်ကူအဆင်ပြေစေရန် စီစဉ်ထားရှိရမည်။
 - (ဂ) မိဘဘိုးဘွားများအား မိသားစုပုံစံမပျက် နွေးထွေးစွာဖြင့် စောင့်ရှောက်မှုပြုနိုင်ရန် မိသားစုဝင်အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်။
 - (ဃ) မိဘဘိုးဘွားများ၏ရပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်သူများဖြင့် ပုံမှန်ဖြစ်စေ၊ အခါအားလျော်စွာဖြစ်စေ ကျန်းမာရေးစောင့်ရှောက်မှု ပေးရမည်။
 - (င) မိဘဘိုးဘွားများကို သားသမီးဝတ္တရားအရ အခြေခံအားဖြင့် ပြုစုစောင့်ရှောက်ရန် တာဝန်ရှိသည်။
 - (စ) အတူမနေသည့် မိဘဘိုးဘွားများထံ သွားရောက်လည်ပတ်တွေ့ဆုံပြီး လိုအပ်သည်များကို ပံ့ပိုးပေးရမည်။ အကယ်၍ ရပ်ဝေးတွင်ရောက်နေပါက မိဘဘိုးဘွားများ၏ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် လူမှုရေး ကိစ္စများကို ဖုန်းဖြင့်ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ အဆက်အသွယ် ပြုလုပ်ရမည်။

၁၆။ တာဝန်ရှိအရွယ်ရောက်သူ မိသားစုဝင် သားသမီးနှင့် မြေးတို့သည် အထူးသဖြင့် ဆင်းရဲချို့တဲ့သည့် သို့မဟုတ် ကိုယ်တိုင် ရပ်တည်နိုင်ခြင်းမရှိသည့် စရိတ်ထောက်ပံ့မှု လိုအပ်သော သက်ကြီးရွယ်အို မိဘဘိုးဘွား များကို လစဉ်ဖြစ်စေ၊ တစ်လုံးတည်းဖြစ်စေ စရိတ်ထောက်ပံ့ကြေးပေးရန် အဓိက တာဝန်ရှိသည်။

၁၇။ စရိတ်ထောက်ပံ့မှုလိုအပ်သော မိဘဘိုးဘွား တစ်ဦးဦးသည် တာဝန်ရှိ အရွယ်ရောက်သူ မိသားစုဝင် သားသမီးများနှင့် မြေးများအပေါ် စရိတ်ထောက်ပံ့ကြေး လျှောက်ထားမှုကို ကိုယ်တိုင်ဖြစ်စေ၊ ၎င်းတို့၏ ဆွေမျိုးမိတ်ဆွေ သို့မဟုတ် ရပ်မိရပ်ဖ သို့မဟုတ် ဘိုးဘွားရိပ်သာ တာဝန်ခံကို ကိုယ်စားလှယ်လွှဲအပ်၍ဖြစ်စေ လျှောက်ထားနိုင်သည်။

၁၈။ စရိတ်ထောက်ပံ့မှုလိုအပ်သော မိဘဘိုးဘွား တစ်ဦးဦးကဖြစ်စေ၊ ၎င်းကိုယ်စားဆောင်ရွက်ရန် နည်းဥပဒေ ၁၇ အရ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသည့် ၎င်းတို့၏ ဆွေမျိုးမိတ်ဆွေ သို့မဟုတ် ရပ်မိရပ်ဖ သို့မဟုတ် ဘိုးဘွားရိပ်သာ တာဝန်ခံကဖြစ်စေ တာဝန်ရှိအရွယ်ရောက်သူ မိသားစုဝင် သားသမီး သို့မဟုတ် မြေးများအပေါ်တွင် လစဉ် သို့မဟုတ် တစ်လုံးတည်းစရိတ် ထောက်ပံ့ကြေးပေးရန် သက်ဆိုင်ရာ မြို့နယ် တရားရုံးတွင် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်သည်။

၁၉။ စရိတ်ထောက်ပံ့ကြေးလျှောက်ထားမှုတွင် လျှောက်ထားခံရသူသည် မိဘဘိုးဘွားကို စရိတ်ထောက်ပံ့ကြေးပေးရန် ဥပဒေပုဒ်မ ၁၈ အရ မိသားစုဝင် အခြားတာဝန်ရှိသူတို့ကို ပူးတွဲ လျှောက်ထားခံရသူအဖြစ် ထည့်သွင်းပေးရန် ယင်းအမှုစွဲဆိုခံရသည့် တရားရုံးတွင် လျှောက်ထားနိုင်သည်။

၂၀။ သက်ဆိုင်ရာ မြို့နယ်တရားရုံးသည် ဥပဒေ ပုဒ်မ ၂၀ (က) အရ အမိန့်ချမှတ်ရာတွင် စရိတ်ထောက်ပံ့ကြေးကို တစ်လုံးတည်းပေးစေရန်ချမှတ်လျှင် အမိန့်ချမှတ်သည့်နေ့မှ တစ်လအတွင်း ပေးစေရန်သော်လည်းကောင်း၊ လစဉ်စရိတ် ထောက်ပံ့ကြေးပေးစေရန်ချမှတ်လျှင် စရိတ်ထောက်ပံ့ကြေးလျှောက်လွှာတင်သည့် နေ့ရက်မှစတင်၍ တွက်ချက်ပြီးပေးစေရန်သော်လည်းကောင်း ထည့်သွင်းချမှတ်ရမည်။

၂၁။ တရားရုံးက အမိန့်ချမှတ်ခြင်းခံရသူသည် ပြောင်းလဲလာသည့် အခြေအနေအရ စရိတ်ထောက်ပံ့ကြေးပေးရန် လုံလောက်သော ငွေကြေးနှင့်ပစ္စည်းမရှိလျှင်ဖြစ်စေ၊ အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိလျှင်ဖြစ်စေ ချမှတ်ထားသည့် စရိတ်ထောက်ပံ့ကြေးကို လျှော့ပေါ့ခွင့်ပြုရန် သို့မဟုတ် ကင်းလွတ်ခွင့်ပြုရန် ယင်းအမိန့်ကို ချမှတ်ခဲ့သည့် သက်ဆိုင်ရာ မြို့နယ်တရားရုံးတွင် လျှောက်ထားနိုင်သည်။

၂၂။ နည်းဥပဒေ ၂၁ အရ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မြို့နယ်တရားရုံးသည် လိုအပ်သောသက်သေနှင့် အထောက်အထားများကိုစစ်ဆေးပြီး သင့်လျော်သည့် အမိန့်တစ်ရပ်ရပ်ကို ပြင်ဆင်ချမှတ်နိုင်သည်။

၂၃။ နည်းဥပဒေ ၂၂ အရ တရားရုံးက စရိတ်ထောက်ပံ့ကြေးကို လျှော့ပေါ့ခွင့်ပြုကြောင်း သို့မဟုတ် ကင်းလွတ်ခွင့်ပြုကြောင်း အမိန့်ချမှတ်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီသည် စရိတ်ထောက်ပံ့မှုလိုအပ်သော မိဘဘိုးဘွားအား ထိုက်သင့်သော အထောက်အပံ့ အကူအညီပေးရမည်။

အခန်း (၄)

ဘိုးဘွားရိပ်သာ တည်ထောင်ဖွင့်လှစ်ခြင်းနှင့်

သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်း လုပ်ကိုင်ခြင်း

၂၄။ ပြည်တွင်း ပြည်ပမှ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းသည် ဘိုးဘွားရိပ်သာ သို့မဟုတ် သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေးဌာနကို တည်ထောင်လိုလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လူမှုဝန်ထမ်းရုံးမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ပုံစံ (၄) ဖြင့် လျှောက်ထားရမည်။

၂၅။ နည်းဥပဒေ ၂၄ အရ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားသည့် ဘိုးဘွားရိပ်သာ သို့မဟုတ် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဌာနသည်-

- (က) ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြည့်စုံကောင်းမွန်ပြီး ဆရာဝန်၊ သူနာပြုနှင့် ဆေးခန်းတို့ကို စီစဉ်ထားရှိရမည်။
- (ခ) ကျန်းမာရေးအတွက် လေကောင်းလေသန့် ကောင်းမွန်စွာ ရရှိနိုင်ရမည်။
- (ဂ) သန့်ရှင်းသော ပတ်ဝန်းကျင် အခြေအနေရှိရမည်။

- (ဃ) အဆင်ပြေလွယ်ကူစွာ လှုပ်ရှားသွားလာနေထိုင်နိုင်ရန် လိုအပ်သောပစ္စည်းများ တပ်ဆင်ထားရှိရမည်။
- (င) ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်နိုင်သည့်နေရာနှင့် သင့်တော်သည့် အားကစားပစ္စည်းများ စီစဉ်ထားရှိရမည်။
- (စ) မိမိတို့ယုံကြည်ရာ ဘာသာအလိုက် ကိုးကွယ်ကျင့်ကြံ အားထုတ်နိုင်ရန် စီစဉ် ဆောင်ရွက်ထားရမည်။
- (ဆ) အမျိုးသား/အမျိုးသမီး သီးသန့်အိပ်ဆောင်များ ထားရှိရမည်။

၂၆။ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဌာန တာဝန်ခံပုဂ္ဂိုလ်၊ ဘိုးဘွားရိပ်သာတာဝန်ခံပုဂ္ဂိုလ် သို့မဟုတ် ဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီဝင်များအနက် အနည်းဆုံး ကော်မတီဝင်တစ်ဦးသည် အောက်ပါအရည်အချင်းတစ်ရပ်ရပ်ရှိသူ ဖြစ်ရမည်-

- (က) လူမှုဝန်ထမ်းဦးစီးဌာနက အသိအမှတ်ပြုသည့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးသင်တန်း တက်ရောက် အောင်မြင်ပြီးသူ၊
- (ခ) ဘိုးဘွားရိပ်သာ သို့မဟုတ် သက်ကြီးရွယ်အိုနေ့ပိုင်း စောင့်ရှောက်ရေးဌာန တစ်ခုခုတွင် သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်မှု အတွေ့အကြုံရှိသူ။

၂၇။ ပြည်တွင်း ပြည်ပမှ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းသည် အောက်ဖော်ပြပါ သက်ကြီးရွယ်အို ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းတစ်ခုခုကို လုပ်ကိုင်လိုလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူမှုဝန်ထမ်းရုံးမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ပုံစံ(၅)ဖြင့် လျှောက်ထားရမည်-

- (က) သက်ကြီးရွယ်အိုထံ အိမ်တိုင်ရာရောက် စောင့်ရှောက်ခြင်းလုပ်ငန်း သို့မဟုတ် စေတနာ့ဝန်ထမ်းအခြေပြု စောင့်ရှောက်ရေးလုပ်ငန်း၊
- (ခ) ဘိုးဘွားနေ့ပိုင်းစောင့်ရှောက်ရေးလုပ်ငန်း၊
- (ဂ) အိမ်အခြေပြု စောင့်ရှောက်ရေးလုပ်ငန်း၊
- (ဃ) ရပ်ရွာအခြေပြု စောင့်ရှောက်ရေးလုပ်ငန်း။

၂၈။ နည်းဥပဒေ ၂၇ အရ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် လျှောက်ထားရာတွင် အောက်ပါအချက်များကို ဖော်ပြရမည်-

- (က) ကြည့်ရှုစောင့်ရှောက်နိုင်မည့် သက်ကြီးရွယ်အိုဦးရေ၊
- (ခ) ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်၊
- (ဂ) လူမှုရေးစောင့်ရှောက်မှု အစီအစဉ်၊
- (ဃ) ကျွေးမွေးမှု အစီအစဉ်၊
- (င) စရိတ်ထောက်ပံ့ကြေးပေးမည့် အစီအစဉ် (ရှိလျှင်)၊
- (စ) ဝန်ကြီးဌာနက သတ်မှတ်သော အခြားအချက်များနှင့် လုပ်ငန်းအစီအစဉ်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၃၅/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၂) ၏ သဘောတူခွင့်ပြုချက်အရ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးဌာနခွဲ (အောက်မြန်မာပြည်) မှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ညွှန်ကြားရေးမှူး၊ ဒေါက်တာ မင်းသိန်းအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း) ရာထူးနေရာသို့ တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့် နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

ဒေါက်တာ သက်သက်ခိုင်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ၏ (၄၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ e-Government ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင် [၇/နတ်လ (နိုင်) ၀၉၄၁၃၄] အား အလုပ်တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ ဝန်ကြီးရုံး၊ e-Government ဌာနခွဲတွင် ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးသို့ တိုးမြှင့်ခန့်ထားလိုက်သည်။

ဒေါက်တာ ဌေးအောင်

ပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
အမိန့်ကြော်ငြာစာအမှတ် (၃၅၃/၂၀၂၂)
၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပသော ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရအောက်ပါညွှန်ကြားရေးမှူး (၂)ဦးအား ယှဉ်တွဲပါဦးစီးဌာနများ၏ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) များအဖြစ် တာဝန်ဝတ္တရားများ စတင်ဆောင်ရွက်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	ကိုယ်ပိုင် အမှတ်	ထမ်းရွက်ဆဲရုံး	တိုးမြှင့်ခန့်ထားသည့်ဌာန
၁။	ဒေါ်ခင်သန်းကြည်	၅၄၉၉	ကချင်ပြည်နယ် စာရင်းစစ်ချုပ်ရုံး	စစ်ဆေးရေးဦးစီးဌာန
၂။	ဒေါ်ခင်ထွေးရီ	၅၁၉၉	ပဲခူးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး	စစ်ဆေးရေးဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၃၆၃/၂၀၂၂)
၁၃၈၄ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်)

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်ကျင်းပသော ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရအောက်ပါဒုတိယညွှန်ကြားရေးမှူး (၂)ဦးအား ယှဉ်တွဲပါဦးစီးဌာနများ၏ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဖြစ် တာဝန်ဝတ္တရားများ စတင်ဆောင်ရွက်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	ကိုယ်ပိုင် အမှတ်	ထမ်းရွက်ဆဲရုံး	တိုးမြှင့်ခန့်ထားသည့်ဌာန
၁။	ဒေါ်ကြည်ကြည်သော်	၅၄၀၉	ရန်ကုန်တိုင်းဒေသကြီး	ရုံးအဖွဲ့
၂။	ဒေါ်ဥမ္မာ	၅၂၅၄	မိတ္ထီလာခရိုင်	စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန

တင်ဦး

ပြည်ထောင်စုစာရင်းစစ်ချုပ်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၂၂)

ရန်ကုန်မြို့၊ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၅ ရက်
(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်)

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ကျင်းပသော အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၂) အတည်ပြုချက်အရ ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းအမှုထမ်းဆောင်ခွင့် ပြုလိုက်သည့် အောက်ဖော်ပြပါ အရာထမ်း (၃) ဦးအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ရောက်ရှိသတင်းပို့သည့် နေ့ရက်များမှစ၍ ကော်မတီတွင် လစ်လပ်လျက်ရှိသော အမည်နှင့် ယှဉ်တွဲပါ ရာထူးများတွင် ကိုယ်ပိုင်အမှတ်ပေးအပ်၍ ခန့်ထားလိုက်ပြီး ကော်မတီအတွင်းရေးမှူးရုံးတွင် တာဝန် ပေးအပ်လိုက်သည်-

စဉ်	အမည်၊ ကိုယ်ပိုင်အမှတ်	ကူးပြောင်းလာသည့် တာဝန်	ခန့်အပ်သည့်ရာထူး၊ လစာနှုန်း	သတင်းပို့သည့်နေ့ရက်၊ ပေးအပ်သည့်ကိုယ်ပိုင်အမှတ်
၁။	ဗိုလ်မှူးရှိန်လင်း ကြည်း ၄၄၈၃၇	အမှတ် (၅၇) ခြေလျင်တပ်ရင်း	ဌာနခွဲမှူး (လက်ထောက် ညွှန်ကြားရေးမှူး) (၃၀၈,၀၀၀-၄,၀၀၀- ၃၂၈,၀၀၀)	၁၁-၁၁-၂၀၂၂ မစ-၂၀၇၉
၂။	ဗိုလ်ကြီးဝင်းထွဋ် ကြည်း ၄၁၇၀၁	အမှတ် (၅၉၉) ခြေမြန်တပ်ရင်း	ဌာနစုမှူး (ဦးစီးအရာရှိ) (၂၇၅,၀၀၀-၄,၀၀၀- ၂၉၅,၀၀၀)	၉-၁၁-၂၀၂၂ မစ-၂၀၇၈
၃။	ဗိုလ်ကြီး ကြည်ဖေလင်း ကြည်း ၅၆၀၂၃	အမှတ် (၄၃၂) ခြေမြန်တပ်ရင်း	ဌာနစုမှူး (ဦးစီးအရာရှိ) (၂၇၅,၀၀၀-၄,၀၀၀- ၂၉၅,၀၀၀)	၁၈-၁၁-၂၀၂၂ မစ-၂၀၈၀

ဗိုလ်ဌေး

ဥက္ကဋ္ဌ (မြို့တော်ဝန်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{

၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက်
(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်)

}

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

စစ်ရာထူးခန့်ချုပ်ရုံး

(ကြည်းတပ်ဌာနစု)

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၄ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်)

အမှတ် ၁၇၂/၂၀၂၂။ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၃) မှ
အောက်ဖော်ပြပါ ဗိုလ်လောင်းများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှအစပြု၍ တပ်မတော်
(ကြည်း) တွင် ပြန်တမ်းဝင်အရာရှိ (ဒုတိယဗိုလ်) အဖြစ် ခန့်အပ်လိုက်သည်-

(၁) ဟိန်းထွန်းဇော် ကြည်း ၇၉၁၈၅

(၂) ကျော်သူရ ကြည်း ၇၉၁၈၆

(၃) မင်းခန့်ကျော် ကြည်း ၇၉၁၈၇

(၄) ဝေလင်းဇော် ကြည်း ၇၉၁၈၈

(၅) သန့်ဇင် ကြည်း ၇၉၁၈၉

(၆) ထက်ဘုန်းနိုင် ကြည်း ၇၉၁၉၀

(၇) ဝဏ္ဏကိုကို ကြည်း ၇၉၁၉၁

(၈) ဟိန်းထွန်းဇော် ကြည်း ၇၉၁၉၂

(၉) ဝင်းဇော်မြင့် ကြည်း ၇၉၁၉၃

(၁၀) စွမ်းရဲဝင်း ကြည်း ၇၉၁၉၄

(၁၁) မင်းရာဇာကျော် ကြည်း ၇၉၁၉၅

(၁၂) နိုင်ဇော်ထက်	ကြည်း	၇၉၁၉၆
(၁၃) ရဲဝင့်နိုင်	ကြည်း	၇၉၁၉၇
(၁၄) ဟိန်းထက်အောင်	ကြည်း	၇၉၁၉၈
(၁၅) မင်းဟိန်းကျော်	ကြည်း	၇၉၁၉၉
(၁၆) ထက်အောင်နိုင်	ကြည်း	၇၉၂၀၀
(၁၇) အောင်မျိုးထက်	ကြည်း	၇၉၂၀၁
(၁၈) စိုင်းဖုန်းမြင့်အောင်	ကြည်း	၇၉၂၀၂
(၁၉) ဟန်ဇော်ထွန်း	ကြည်း	၇၉၂၀၃
(၂၀) ဝင်းနိုင်ထွန်း	ကြည်း	၇၉၂၀၄
(၂၁) နောင်နောင်ထက်အောင်	ကြည်း	၇၉၂၀၅
(၂၂) ဉာဏ်လင်းထက်	ကြည်း	၇၉၂၀၆
(၂၃) နိုင်အောင်လွင်	ကြည်း	၇၉၂၀၇
(၂၄) အေးချမ်းမောင်	ကြည်း	၇၉၂၀၈
(၂၅) လင်းထွဋ်အောင်	ကြည်း	၇၉၂၀၉
(၂၆) သံလွင်ဟိန်း	ကြည်း	၇၉၂၁၀
(၂၇) အောင်ကျော်သန့်	ကြည်း	၇၉၂၁၁
(၂၈) ကောင်းမြတ်ကျော်	ကြည်း	၇၉၂၁၂
(၂၉) လွင်မိုးသူ	ကြည်း	၇၉၂၁၃
(၃၀) စိုးသီဟ	ကြည်း	၇၉၂၁၄
(၃၁) ရဲထက်လင်း	ကြည်း	၇၉၂၁၅
(၃၂) ခိုင်မင်းမင်း	ကြည်း	၇၉၂၁၆
(၃၃) မင်းသူ	ကြည်း	၇၉၂၁၇
(၃၄) ကောင်းထက်စံ	ကြည်း	၇၉၂၁၈
(၃၅) ကျော်ဇင်ထက်	ကြည်း	၇၉၂၁၉
(၃၆) အောင်ရဲကျော်	ကြည်း	၇၉၂၂၀
(၃၇) ဝေယံအောင်	ကြည်း	၇၉၂၂၁
(၃၈) ကောင်းမြတ်သူ	ကြည်း	၇၉၂၂၂

အမိန့်အရ

ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်
စစ်ရာထူးခန့်ချုပ်
စစ်ရာထူးခန့်ချုပ်ရုံး

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁၅ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်/အမည် (၆၆၆-A/နတ်ကန်မြောက်ကွင်း)၊ ဦးပိုင်အမှတ် (၁/၄၆-၃) ရှိ မြေဧရိယာ ၆.၁၅ ဧက၊ ဦးပိုင်အမှတ် (၁/၄၇-၃) ရှိ မြေဧရိယာ ၃.၃၅ ဧက စုစုပေါင်းမြေဧရိယာ ၉.၅၀ ဧက အား သီတကုဗ္ဗတက္ကသိုလ် မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ၃၂ နှင့်အညီ အခွန်လွတ်သာသနာ့မြေရန် ထုတ်ပေးခွင့်ပြုသည်။

မြင့်သန်း

ညွှန်ကြားရေးမှူးချုပ်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အကောက်ခွန်ဦးစီးဌာန

အမိန့်အမှတ် (၁/၂၀၂၂)

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်)

ကုန်ပစ္စည်းများ ယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment)၊ ပြန်လည်တင်ဆောင်ခြင်း (Reshipment)၊

ဆက်လက်သယ်ဆောင်ခြင်း (Retention) နှင့် ပြန်လည်တင်ပို့ခြင်း (Re-Exportation) ဆိုင်ရာ

လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ ပြဌာန်းခြင်း

၁။ အကောက်ခွန်ဦးစီးဌာနသည် ပြည်ပမှ ပြည်တွင်းသို့ ကုန်ပစ္စည်းများသယ်ဆောင်လာပြီး အခြားယာဉ် တစ်ခုခုပေါ်သို့ လွှဲပြောင်းတင်ဆောင်ခြင်း၊ တင်သွင်းလာပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် တင်ဆောင်လိုသည့်ကိစ္စရပ်များ၊ ဆက်လက်သယ်ဆောင်သည့်ကိစ္စရပ်များ၊ ပြန်လည်တင်ပို့သည့်ကိစ္စရပ် များအား လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင်ပြေလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) အရ အပ်နှံထားသည့် လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ဤအမိန့်အား ပြဌာန်းလိုက်သည်။

၂။ ဤလုပ်ထုံးလုပ်နည်းတွင်ပါရှိသော စကားရပ်များသည် ပင်လယ်ရေကြောင်းအကောက်ခွန် အက်ဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ဥပဒေ ဆိုသည်မှာ ၁၈၇၈ ခုနှစ်၊ ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေနှင့် ယင်းကိုပြင်ဆင်သည့် ဥပဒေကို ဆိုသည်။

- (ခ) ဦးစီးဌာန ဆိုသည်မှာ အကောက်ခွန်ဦးစီးဌာနကို ဆိုသည်။
- (ဂ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို ဆိုသည်။
- (ဃ) သက်ဆိုင်ရာဌာန ဆိုသည်မှာ လေကြောင်းဖြစ်ပါက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းဖြစ်ပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ကုန်းလမ်းဖြစ်ပါက ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန တို့ကို ဆိုသည်။
- (င) ကုန်ပစ္စည်းများ ယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) ဆိုသည်မှာ ယာဉ်လွှဲပြောင်း တင်ဆောင်ရန် တင်သွင်းလာသောကုန်ပစ္စည်းဖြစ်ပြီး တူညီသောသယ်ယူပို့ဆောင်မှုနည်းလမ်း (Mode of Transport) တစ်မျိုးကိုသာအသုံးပြု၍ တူညီသောအကောက်ခွန်ဆိပ်တစ်ခုအတွင်း၌ ဖြစ်စေ၊ ကြီးကြပ်သည့်အကောက်ခွန်ရုံးတစ်ခုတည်းအောက်ရှိ အခြားအကောက်ခွန်ဆိပ်တစ်ခုသို့ ရွှေ့ပြောင်း၍ဖြစ်စေ ယာဉ်လွှဲပြောင်းတင်ဆောင်ခြင်းဖြစ်သည်။ အကောက်ခွန်ထိန်းချုပ်မှုအောက်တွင် သွင်းကုန်သယ်ဆောင်ရာယာဉ်မှ ထုတ်ကုန်သယ်ဆောင်ရာယာဉ်ပေါ်သို့ ကုန်ပစ္စည်းများအား လွှဲပြောင်း သည့်အကောက်ခွန်လုပ်ထုံးလုပ်နည်းကို ဆိုသည်။
- (စ) ပြန်လည်တင်ဆောင်ခြင်း (Reshipment) ဆိုသည်မှာ အကောက်ခွန်ကြီးကြပ်မှုဧရိယာအတွင်းသို့ ရောက်ရှိနေသော ပြည်ပမှတင်သွင်းလာသည့်ကုန်ပစ္စည်းအား အကြောင်းတစ်စုံတစ်ရာကြောင့် ပြည်တွင်းစားသုံးရန်ထုတ်ယူခြင်းမပြုဘဲ ပြည်ပသို့ပြန်လည်တင်ပို့ရန် ဆောင်ရွက်ခြင်းကို ဆိုသည်။
- (ဆ) ဆက်လက်သယ်ဆောင်ခြင်း (Retention) ဆိုသည်မှာ ပြည်ပအကောက်ခွန်ဆိပ်တစ်ခုမှ ကုန်ပစ္စည်းအား သယ်ဆောင်လာပြီး ပြည်တွင်းရှိအကောက်ခွန်ဆိပ်တွင် ချထားရန်မဟုတ်ဘဲ အခြားပြည်ပအကောက်ခွန် ဆိပ်တစ်ခုသို့ ယာဉ်ဖြင့် ဆက်လက်သယ်ဆောင်ရန် ဆောင်ရွက်ခြင်းကို ဆိုသည်။
- (ဇ) ပြန်လည်တင်ပို့ခြင်း (Re-Exportation) ဆိုသည်မှာ နိုင်ငံတော်အတွင်းသို့တင်သွင်းလာသည့် ကုန်ပစ္စည်းကိုပြန်လည်တင်ပို့လိုလျှင် သို့မဟုတ် ကျသင့်အကောက်ခွန်၊ အခြားအခွန်နှင့် အခများ ပေးဆောင်ထားသည့် ကုန်ပစ္စည်းအား စာချုပ်စာတမ်းအရဖြစ်စေ၊ ခိုင်လုံသောအကြောင်းတစ်ရပ်ရပ် ကြောင့်ဖြစ်စေ မူလအရည်အသွေးအတိုင်း ပြန်လည်တင်ပို့သည့်လုပ်ငန်းစဉ်ကို ဆိုသည်။

၃။ ကုန်ပစ္စည်းများ ပြည်ပသို့ယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း၊ ပြန်လည်တင်ဆောင်ခြင်း၊ ဆက်လက် သယ်ဆောင်ခြင်းနှင့် ပြန်လည်တင်ပို့ခြင်းဆောင်ရွက်နိုင်သည့်လုပ်ငန်းများမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်သည်-

- (က) အကောက်ခွန်ဆိပ်သို့ကုန်ချပြီးနောက် ယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment)၊
- (ခ) အကောက်ခွန်ဆိပ်သို့ကုန်ချပြီးနောက် သွင်းကုန်ကြေညာလွှာ (ID) မဖွင့်လှစ်ရသေးမီ သို့မဟုတ် သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ပြီးချိန်တွင် ပြန်လည်တင်ဆောင်ခြင်း (Reshipment)၊
- (ဂ) ကုန်ပစ္စည်းများအား ယာဉ်ပေါ်တွင်ထားရှိပြီး အခြားအကောက်ခွန်ဆိပ်သို့ ဆက်လက်သယ်ဆောင် သွားခြင်း (Retention)၊

(ခ) ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်

- (၁) ကုန်ပစ္စည်းများကို ယာဉ်တစ်စီးဖြင့်သယ်ဆောင်လာပြီး အခြားယာဉ်တစ်စီးဖြင့် ဥပဒေအခန်း (၁၂) နှင့်အညီ အကောက်ခွန်မထမ်းဆောင်စေဘဲ ခွင့်ပြုနိုင်သည်။ နိုင်ငံခြားအကောက်ခွန်ဆိပ်မှ ယာဉ်ဖြင့် သယ်ဆောင်လာသောကုန်ပစ္စည်းများသည် အကောက်ခွန်ပေးဆောင်ထိုက်သည် ဖြစ်ရာ ကုန်ပစ္စည်းများတင်သွင်းလာချိန်မှ ပြန်လည်တင်ပို့သည့်အချိန်အထိ အကောက်ခွန် ကြီးကြပ်မှုအောက်တွင်ရှိနေရန် လိုအပ်သည်။
- (၂) အကောက်ခွန်ဆိပ်ရှိ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ဖြင့် အကောက်ခွန်ရုံးမှ သတ်မှတ် ထားသည့် Transshipment Form နောက်ဆက်တွဲပုံစံ (၁) ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး ကျသင့်သည့် လွှဲပြောင်းတင်ဆောင်ခ (Transshipment Fees) ကို ကောက်ခံရမည်။
- (၃) လွှဲပြောင်းတင်ဆောင်ခြင်းအတွက် ညွှန်ကြားရေးမှူး (ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ) ၏ ခွင့်ပြုချက် သို့မဟုတ် သက်ဆိုင်ရာနယ်မြေတာဝန်ခံမှတစ်ဆင့် တိုင်း/ပြည်နယ်ဦးစီးမှူး၏ ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး Transshipment Form ဖြင့် လျှောက်ထားမှုအားခွင့်ပြုချိန်တွင် I.D.T တံဆိပ်တုံး (Import Dutiable Transshipment-အကောက်ခွန်ပေးဆောင်ထိုက်သော သွင်းကုန်ပစ္စည်းများ တစ်ဆင့်လွှဲပြောင်းတင်ဆောင်ခွင့်တံဆိပ်တုံး) အား Form တွင် ရိုက်နှိပ် ပေးကာ လက်မှတ်ရေးထိုးခွင့်ပြုပေးရမည်။ I.D.T တံဆိပ်တုံးရိုက်နှိပ်ထားသော Transshipment Form ပုံစံများကို မိတ္ထီ (၃) စောင်ပြုလုပ်ပြီး မူရင်းကို သက်ဆိုင်ရာအကောက်ခွန်ရုံးတွင် ထားရှိပြီး ဒုတိယမိတ္ထီနှင့် တတိယမိတ္ထီကို ကိုယ်စားလှယ်သို့ ပြန်ပေးအပ်ရမည်။ ကုန်ပစ္စည်း လွှဲပြောင်းတင်ဆောင်ပြီးသည့်အခါ ဒုတိယမိတ္ထီကို ကိုယ်စားလှယ်မှ ယာဉ်ပေါ်ရှိ အကောက်ခွန် အရာရှိထံ ပေးအပ်ရမည်။ ယာဉ်ပေါ်ရှိ အကောက်ခွန်အရာရှိသည် ထိုဒုတိယမိတ္ထီစာရွက်ကို ကုန်ပစ္စည်းများ ယာဉ်လွှဲပြောင်းတင်ဆောင်ပြီးသည့်အခါ သက်ဆိုင်ရာအကောက်ခွန်ရုံးသို့ ပြန်လည်ပေးပို့ရမည်။
- (၄) လွှဲပြောင်းတင်ဆောင်ရမည့်ပစ္စည်းများသယ်ဆောင်ရန် ဝင်ရောက်လာသည့်ယာဉ်အား တာဝန်ခံ အကောက်ခွန်ရုံး၏ ခွင့်ပြုချက်ရရှိမှသာ လွှဲပြောင်းတင်ဆောင်ခြင်းဆောင်ရွက်ရမည်။
- (၅) ယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) လုပ်ငန်းစဉ်နှင့်မကိုညီသောဆောင်ရွက်ချက် များအား ဥပဒေပုဒ်မ ၁၆၇ (၅၄) နှင့်အညီ အရေးယူဆောင်ရွက်ခြင်းခံရမည်။
- (၆) ယာဉ်လွှဲပြောင်းတင်ဆောင်မည့်ကုန်ပစ္စည်းများအား ထည့်သွင်းထားသည့် အထုပ်၊ ကုန်သေတ္တာ စသည်တို့ပျက်စီးယိုယွင်းပါကမူလကုန်ပစ္စည်းအားဖြည့်စွက်ခြင်းနှင့် ပြောင်းလဲထည့်သွင်းခြင်းကို ၎င်းတို့၏အစီအစဉ်ဖြင့်မပြုလုပ်စေဘဲ သက်ဆိုင်ရာညွှန်ကြားရေးမှူးထံ ခွင့်ပြုချက်ရယူ၍ ယင်းအထုပ်၊ ကုန်သေတ္တာအား အသစ်ပြန်လည်ထုပ်ပိုးခွင့်ပြုမည်။

အကောက်ခွန်ဆိပ်သို့ ကုန်ချပြီးနောက်ဖြစ်စေ၊ ကုန်မချမီဖြစ်စေ သွင်းကုန်ကြေညာလွှာ (ID) မဖွင့်လှစ်ရသေးမီ သို့မဟုတ် သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ပြီးချိန်တွင် ပြန်လည်တင်ဆောင်ခြင်း (Reshipment)

၆။ အကောက်ခွန်ဆိပ်သို့ ကုန်ချပြီးနောက်ဖြစ်စေ၊ ကုန်မချမီဖြစ်စေ သွင်းကုန်ကြေညာလွှာ (ID) မဖွင့်လှစ်ရသေးမီ သို့မဟုတ် သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ပြီးချိန်တွင် ပြန်လည်တင်ဆောင်ခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က) ကိုက်ညီရမည့်အခြေအနေ

- (၁) အကောက်ခွန်ကုန်လှောင်ရုံတွင်သိုလှောင်ပြီးပြည်ပခရီးစဉ်အတွက်ရိက္ခာနှင့်ယာဉ်သုံးပစ္စည်းများ ပြန်လည်တင်ဆောင်ခြင်း (Reshipment of Stores from Bond)။ ပြည်ပခရီးစဉ်များအတွက် အသုံးပြုရန်ရည်ရွယ်၍ အကောက်ခွန်ကုန်လှောင်ရုံတွင် သိုလှောင်ထားသော ရိက္ခာနှင့် ရေယာဉ်သုံးပစ္စည်းများအား ပြန်လည်တင်ဆောင်ခြင်းဖြစ်ပါသည်။ ပြည်ပခရီးသွားယာဉ် အနေဖြင့် ပြည်တွင်းကမ်းရိုးတန်းအကောက်ခွန်ဆိပ်တစ်ခု သို့မဟုတ် ယင်းထက်ပိုမိုသည့် အကောက်ခွန်ဆိပ်များသို့ ဝင်ရောက်ရမည့်ကိစ္စများအတွက် Store ပစ္စည်းများအား မြန်မာ့ရေပိုင်နက်အတွင်း သင့်တင့်သည့်အရေအတွက် (Reasonable Quantities) အား အသုံးပြုခြင်းအပေါ် ကျသင့်အခွန်များ ကင်းလွတ်ခွင့်ပြုရမည်။
- (၂) နိုင်ငံမှားယွင်းဆိုင်ရောက်လာသော ကုန်ပစ္စည်းများအား ပြန်လည်တင်ဆောင်ခြင်း။ ပြည်ပ နိုင်ငံတစ်ခုခုမှ ကုန်ပါစာရင်းချုပ်တွင် ထည့်သွင်းဖော်ပြ၍ တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ ပြည်တွင်းရှိ အကောက်ခွန်ဆိပ်တစ်ခုခုသို့ မှားယွင်းချထားခဲ့ကြောင်း အထောက်အထားခိုင်လုံ သဖြင့် ကုန်ပစ္စည်းများကို ပြန်လည်တင်ဆောင်ခြင်းဖြစ်သည်။ ကုန်ပစ္စည်းအား ပြည်ပနိုင်ငံသို့ ပြန်လည်တင်ဆောင်ရန် လျှောက်ထားခြင်းမှာ ပြည်တွင်းရှိ အကောက်ခွန်ဆိပ်သို့ ကုန်ပစ္စည်း ရောက်ရှိသည့်နေ့မှ ရက်ပေါင်း (၁၅) ရက်အတွင်းဖြစ်ရမည်။
- (၃) ပြည်ပမှ ကုန်ပစ္စည်းများ မှားယွင်းတင်သွင်းလာခြင်းကြောင့် ပြန်လည်တင်ဆောင်ခြင်း။ ပြည်ပ နိုင်ငံတစ်ခုခုမှ ကုန်ပါစာရင်းချုပ်တွင် ထည့်သွင်းဖော်ပြ၍ တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ ပြည်တွင်းရှိအကောက်ခွန်ဆိပ်တစ်ခုခုသို့ချထားပြီးနောက် ကုန်ပစ္စည်းအမျိုးအစား၊ အရေအတွက် မှားယွင်းတင်ပို့ခဲ့ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် ကြိုတင်တင်ပြလာခြင်းကြောင့် ပြန်လည်တင်ဆောင်ခြင်းဖြစ်သည်။ ကုန်ပစ္စည်းအား ပြည်ပနိုင်ငံသို့ ပြန်လည်တင်ဆောင်ရန် လျှောက်ထားခြင်းမှာ ပြည်တွင်းရှိအကောက်ခွန်ဆိပ်သို့ ကုန်ပစ္စည်းရောက်ရှိသည့်နေ့မှရက်ပေါင်း (၃၀) အတွင်း ဖြစ်ရမည်။ ထိုသို့ဆောင်ရွက်ရန် ကုန်ပစ္စည်းများအား မျက်မြင်ဖွင့်ဖောက်စစ်ဆေး၍ ကုန်ပါစာရင်းချုပ်ပါ ဖော်ပြချက်များနှင့် ကုန်တင်တန်ဆာ (B/L, AWB, Truck Note) တို့အရ မှားယွင်းမှုမရှိဘဲ ကိုက်ညီမှန်ကန်နေပါက ပြန်လည်တင်ဆောင်ရန် ခွင့်ပြုမည်မဟုတ်ပါ။

(၂) နိုင်ငံမှားယွင်းဆိုက်ရောက်လာသော ကုန်ပစ္စည်းများအား ပြန်လည်တင်ဆောင်ခြင်း။ ပြည်ပ နိုင်ငံတစ်ခုခုမှ ကုန်ပစ္စည်းများချုပ်တွင် ထည့်သွင်းဖော်ပြ၍ တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ ပြည်တွင်းရှိ အကောက်ခွန်ဆိပ်တစ်ခုခုသို့ မှားယွင်းချထားခဲ့ကြောင်း အထောက်အထားခိုင်လုံ သဖြင့် ကုန်ပစ္စည်းများကို ပြန်လည်တင်ဆောင်ခြင်းဖြစ်သည်။ ကုန်ပစ္စည်းအား ပြည်ပနိုင်ငံသို့ ပြန်လည်တင်ဆောင်ရန် လျှောက်ထားခြင်းမှာ ပြည်တွင်းရှိ အကောက်ခွန်ဆိပ်သို့ ကုန်ပစ္စည်း ရောက်ရှိသည့်နေ့မှ ရက်ပေါင်း (၁၅) ရက်အတွင်းဖြစ်ရမည်။

(၃) ပြည်ပမှ ကုန်ပစ္စည်းများ မှားယွင်းတင်သွင်းလာခြင်းကြောင့် ပြန်လည်တင်ဆောင်ခြင်း။ ပြည်ပ နိုင်ငံတစ်ခုခုမှ ကုန်ပါစာရင်းချုပ်တွင် ထည့်သွင်းဖော်ပြ၍ တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ ပြည်တွင်းရှိအကောက်ခွန်ဆိပ်တစ်ခုခုသို့ချထားပြီးနောက် ကုန်ပစ္စည်းအမျိုးအစား၊ အရေအတွက် မှားယွင်းတင်ပို့ခဲ့ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် ကြိုတင်တင်ပြလာခြင်းကြောင့် ပြန်လည်တင်ဆောင်ခြင်းဖြစ်သည်။ ကုန်ပစ္စည်းအား ပြည်ပနိုင်ငံသို့ ပြန်လည်တင်ဆောင်ရန် လျှောက်ထားခြင်းမှာ ပြည်တွင်းရှိအကောက်ခွန်ဆိပ်သို့ ကုန်ပစ္စည်းရောက်ရှိသည့်နေ့မှရက်ပေါင်း (၃၀) အတွင်း ဖြစ်ရမည်။ ထိုသို့ဆောင်ရွက်ရန် ကုန်ပစ္စည်းများအား မျက်မြင်ဖွင့်ဖောက်စစ်ဆေး၍ ကုန်ပါစာရင်းချုပ်ပါ ဖော်ပြချက်များနှင့် ကုန်တင်တန်ဆာ (B/L, AWB, Truck Note) တို့အရ မှားယွင်းမှုမရှိဘဲ ကိုက်ညီမှန်ကန်နေပါက ပြန်လည်တင်ဆောင်ရန် ခွင့်ပြုမည်မဟုတ်ပါ။

- (၄) တင်သွင်းလာသည့် ကုန်ပစ္စည်းအား အကြောင်းတစ်စုံတစ်ရာကြောင့် ပြည်တွင်းစားသုံးမှုအတွက် ထုတ်ယူခွင့်ပြုရန် ငြင်းပယ်ခြင်းကြောင့် ပြန်လည်တင်ဆောင်ခြင်း။ တင်သွင်းလာသည့် ကုန်ပစ္စည်းအား ဦးစီးဌာန၏ ကန့်သတ်ချက်ကြောင့်သော်လည်းကောင်း၊ အခြားအစိုးရဌာန အဖွဲ့အစည်းတစ်ခုခု၏ ကန့်သတ်ချက်ကြောင့်လည်းကောင်း ပြည်တွင်းစားသုံးရန်တင်သွင်း ခြင်းအား ငြင်းပယ်ခြင်းခံရပါက ပြည်ပနိုင်ငံသို့ ပြန်လည်တင်ဆောင်ခြင်းဖြစ်ရမည်။
- (၅) နိုင်ငံခြားသားခရီးသည်များနှင့်အတူပါရှိလာသော ကုန်ပစ္စည်းများအား ပြန်လည်တင်ဆောင်ခြင်း။ နိုင်ငံခြားသားခရီးသည်များနှင့်အတူပါရှိလာသော ကုန်ပစ္စည်းများသည် တည်ဆဲဥပဒေ၊ အမိန့်ကြော်ငြာစာဖြင့် ပိတ်ပင်တားမြစ်ထားသော ကုန်ပစ္စည်းများမဟုတ်သော်လည်း တင်သွင်းခွင့်လိုအပ်သော သို့မဟုတ် ကန့်သတ်ထားသော ကုန်ပစ္စည်းများဖြစ်ပါက ယာယီ တားဆီးထားပြီး ခရီးသည်ပြန်လည်ထွက်ခွာချိန် သို့မဟုတ် ပြန်လည်ထွက်ခွာချိန်မတိုင်မီ ခရီးသည်၏ အစီအစဉ်ဖြင့်ဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ယင်းကုန်ပစ္စည်းအား အကောက်ခွန်ကြီးကြပ်မှုဖြင့် ပြန်လည်တင်ဆောင်ခွင့်ပြုရမည်။

(ခ) ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်

- (၁) အကောက်ခွန်ကုန်လောင်ရုံတွင်သိုလှောင်ပြီး ပြည်ပခရီးစဉ်အတွက် ရိက္ခာနှင့် ယာဉ်သုံးပစ္စည်းများ ပြန်လည်တင်ဆောင်ခြင်း (Reshipment of Stores from Bond)။ ကုန်ပစ္စည်းကို ပြန်လည် တင်ဆောင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်း၏ ထောက်ခံတင်ပြလျှောက်ထားလွှာ နှင့်အတူ သမားရိုးကျသွင်းကုန်ကြေညာလွှာ (ID) နှင့် ထုတ်ကုန်ကြေညာလွှာ (ED) ဖွင့်လှစ် ဆောင်ရွက်ရမည်။ အဆိုပါလျှောက်ထားလွှာပေါ်တွင် ညွှန်ကြားရေးမှူး (ထုတ်ကုန်သွင်းကုန် ကြီးကြပ်ရေးဌာနခွဲ) သို့မဟုတ် သက်ဆိုင်ရာတိုင်း/ပြည်နယ်ဦးစီးမှူး၏ ခွင့်ပြုချက်ဖြင့် နယ်မြေ တာဝန်ခံမှ အတည်ပြုလက်ခံကြောင်း လက်မှတ်ရေးထိုးပေးရမည်။ အဆိုပါစာရင်းများအား ကုန်သွယ်မှုစာရင်းတွင် ထည့်သွင်းခြင်းမပြုရ။
- (၂) နိုင်ငံမှားယွင်းဆိုက်ရောက်လာသော ကုန်ပစ္စည်းများအား ပြန်လည်တင်ဆောင်ခြင်း။ အကောက်ခွန်ဆိပ်တစ်ခုခုတွင် မှားယွင်းချထားခဲ့ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် တင်ပြနိုင်သောကုန်ပစ္စည်းများအား မှားယွင်းချထားသည့် လွှဲပြောင်းတင်ဆောင်မည့် ကုန်ပစ္စည်း (Reshipment Cargo Landed in Error) အဖြစ်မှတ်ယူ၍ ယာဉ်လွှဲပြောင်းသယ်ဆောင်ခြင်း ပြုလုပ်မည့် ကုန်ပစ္စည်း (Transshipment Cargo) နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်း၏ ထောက်ခံတင်ပြချက်ပါရှိရမည်။ ထုတ်ကုန်ကြေညာလွှာ (ED) ကို သမားရိုးကျနည်းလမ်း Paper Format ဖြင့်သာ ဖွင့်လှစ် ဆောင်ရွက်ရမည်ဖြစ်ပြီး ထုတ်ပြန်သတ်မှတ်ထားသောဒဏ်ကြေးအား ပေးဆောင်ရမည်။ ကုန်သွယ်မှုစာရင်းတွင် ထည့်သွင်းခြင်းမပြုရ။ အထက်ပါကိစ္စရပ်များသည် ပုံမှန်တင်သွင်းမှု အဖြစ် သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ပြီး မျက်မြင်စစ်ဆေးမှုဆောင်ရွက်စဉ် တွေ့ရှိမှုများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

- (၃) ပြည်ပမှကုန်ပစ္စည်းများ မှားယွင်းတင်သွင်းလာခြင်းကြောင့် ပြန်လည်တင်ဆောင်ခြင်း။ ပြန်လည်တင်ဆောင်ရန်အတွက် သမားရိုးကျထုတ်ကုန်ကြေညာလွှာ (ED) ဖွင့်လှစ်ဆောင်ရွက်ရမည်။ သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ပြီး အကောက်ခွန်နှင့် အခြားအခများ ထမ်းဆောင်ထားသောကိစ္စများတွင် ဥပဒေပုဒ်မ ၄၀ နှင့်အညီ အခွန်များကို အပြည့်အဝပြန်လည်ပေးအမ်းမည်ဖြစ်သည်။ သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ထားခြင်းမရှိသောကိစ္စရပ်များတွင် ထုတ်ကုန်ကြေညာလွှာ (ED) ကိုသာ ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သည်။ ထုတ်ကုန်ကြေညာလွှာ (ED) အနေဖြင့် သမားရိုးကျနည်းလမ်း Paper Format ဖြင့် ဖွင့်လှစ်ရမည်ဖြစ်ပြီး အကောက်ခွန်နှင့် အခြားအခများထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ပြုသော်လည်း ထုတ်ပြန်သတ်မှတ်ထားသော ဒဏ်ကြေးအား ပေးဆောင်ရမည်။ ကုန်ပစ္စည်းပြန်လည်တင်ပို့ခြင်းအား မူလတင်ပို့ခဲ့သည့်နိုင်ငံသို့သာ ပြန်လည်တင်ပို့ရန် လျှောက်ထားခြင်းဖြစ်ရမည်။ ကုန်သွယ်မှုစာရင်းတွင် ထည့်သွင်းခြင်းမပြုရ။ အထက်ပါကိစ္စရပ်များသည် သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ပြီး မျက်မြင်စစ်ဆေးမှုဆောင်ရွက်စဉ်တွေ့ရှိမှုများနှင့် သက်ဆိုင်ခြင်းမရှိစေရ။
- (၄) တင်သွင်းလာသည့် ကုန်ပစ္စည်းအား အကြောင်းတစ်စုံတစ်ရာကြောင့် ပြည်တွင်းစားသုံးမှုအတွက် ထုတ်ယူခွင့်ပြုရန်ငြင်းပယ်ခြင်းကြောင့် ပြန်လည်တင်ဆောင်ခြင်း။ တင်သွင်းလာသည့် ကုန်ပစ္စည်းအား အကောက်ခွန်ဦးစီးဌာန၏ တားမြစ်ကန့်သတ်ချက်ကြောင့်သော်လည်းကောင်း၊ ဌာနအဖွဲ့အစည်းတစ်ခုခု၏ တားမြစ်ကန့်သတ်ချက်ကြောင့်လည်းကောင်း ပြည်တွင်းစားသုံးရန် တင်သွင်းခြင်းအား ငြင်းပယ်ခြင်းခံရပါက ပြည်ပနိုင်ငံသို့ သမားရိုးကျထုတ်ကုန်ကြေညာလွှာ (ED) ဖွင့်လှစ်၍ ပြန်လည်တင်ဆောင်ရမည်။ သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်၍ အခွန်အခများ ထမ်းဆောင်ထားပါက အပြည့်အဝ ပြန်လည်ပေးအမ်းမည်ဖြစ်ပြီး ဥပဒေပုဒ်မ ၄၀ နှင့်အညီ ဆောင်ရွက်မည်ဖြစ်သည်။ ကုန်သွယ်မှုစာရင်းတွင် ထည့်သွင်းခြင်းမပြုရ။
- (၅) နိုင်ငံခြားသားခရီးသည်များနှင့်အတူ ပါရှိလာသော ကုန်ပစ္စည်းများအား ပြန်လည်တင်ဆောင်ရန် ခွင့်ပြုခြင်း။ အကောက်ခွန်ဆိပ်များတွင်ဆောင်ရွက်သည့် ပြန်လည်တင်ဆောင်ခြင်း (Reshipment) လုပ်ငန်းစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်-
- (ကက) နိုင်ငံတော်အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် တင်သွင်းခွင့်မရှိသောပစ္စည်းများကို ခေတ္တလာရောက်သည့် နိုင်ငံခြားသားခရီးသည်များမှ ယူဆောင်လာပါက ယာယီ တားဆီးထားရှိရမည်။ ခရီးသည်ပြည်ပသို့ထွက်ခွာသည့်အခါ ပြန်လည်သယ်ဆောင်ခွင့်ပြုသည့်ကိစ္စရပ်များ၌ နောက်ဆက်တွဲပုံစံ (၂) ဖြင့် ဖော်ပြထားသောအသုံးပြုသည့် ပုံစံ [Customs Preventive-70 (A) Form] ဖြင့် ရေးသွင်းရမည်။
- (ခခ) ပြည်တွင်းသို့သယ်ဆောင်ခွင့်မရှိသောပစ္စည်းများကို ပုံစံတွင်အသေးစိတ်ဖြည့်စွက်ရမည်ဖြစ်ပြီး ယင်းပုံစံ၏အောက်နားတွင် ပစ္စည်းပိုင်ရှင်၏ နိုင်ငံအတွင်းနေထိုင်မည့်

လိပ်စာ၊ ဖုန်းနံပါတ်၊ e-mail လိပ်စာတို့အား ဖြည့်စွက်စေရမည်။ ယင်းပုံစံမူရင်းအား ပိုင်ရှင်သို့ပေးအပ်၍ အကောက်ခွန်ဦးစီးဌာနအနေဖြင့် မိတ္တူ (၁) ရွက်ကို ကုန်ပစ္စည်းတွင် အမှတ်အသားအဖြစ် သိသာထင်ရှားစွာ ကပ်ထားရမည်ဖြစ်ပြီး ကျန်မိတ္တူ (၁) ရွက်ကို အကောက်ခွန်ရုံးတွင် ရယူမှတ်တမ်းထားရှိရမည်။ အကောက်ခွန်ရုံးတွင် ထားရှိမည့် ပုံစံမိတ္တူတွင် ခရီးသည်၏ နိုင်ငံကူးလက်မှတ်မိတ္တူအား ပူးတွဲမှတ်တမ်းတင်ထား ရမည်။ ခရီးသည်ပြန်လည်ထွက်ခွာသောအခါ မူရင်းနှင့် မိတ္တူများအား တိုက်ဆိုင် စစ်ဆေး၍ ၎င်းပိုင်ပစ္စည်းကို ပြန်လည်ထုတ်ယူ သယ်ဆောင်ခွင့်ပြုမည်ဖြစ်သည်။ ထုတ်ကုန်ကြေညာလွှာ (ED) ဖွင့်လှစ်ဆောင်ရွက်ရန် မလိုအပ်ပါ။

- (ဂ ဂ) အကောက်ခွန်ဦးစီးဌာန၌ သိမ်းဆည်းထားသောကုန်ပစ္စည်းအား စတင်တားဆီးသည့် နေ့မှ ရက်ပေါင်း (၆၀) အတွင်း ပြန်လည်တင်ဆောင်ခြင်း (Reshipment) ဆောင်ရွက် ရမည်။ ရက်ပေါင်း (၆၀) အတွင်း ပြန်လည်တင်ပို့ခြင်းမရှိပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
- (ဃဃ) ပိုင်ရှင်ခရီးသည်အနေဖြင့် ကုန်ပစ္စည်းအား ယာယီတားဆီးထားသည့် အကောက်ခွန် ဆိပ်နေရာမှ ပြည်ပသို့ ပြန်လည်ထွက်ခွာခြင်းမပြုသည့်ကိစ္စရပ်များတွင် ပိုင်ရှင် ခရီးသည်၏ အစီအစဉ်ဖြင့် ပြည်ပသို့ ယင်းမူလအကောက်ခွန်ဆိပ်မှပင် ပြန်လည် တင်ပို့ရန် ဆောင်ရွက်နိုင်သည်။ (ဆိုလိုသည်မှာ ပိုင်ရှင်ခရီးသည်အနေဖြင့် ယာယီ တားဆီးစဉ်ကပင် ပြည်ပသို့ပြန်လည်တင်ပို့ရန် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ အကောက်ခွန်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရန်ဖြစ်သည်။)

ကုန်ပစ္စည်းများအား ယာဉ်ပေါ်တွင်ထားရှိပြီး အခြားအကောက်ခွန်ဆိပ်သို့ ဆက်လက်သယ်ဆောင်သွားခြင်း (Retention)

- ၇။ ကုန်ပစ္စည်းများ ဆက်လက်သယ်ဆောင်သွားခြင်းအတွက် အောက်ပါအတိုင်း ဆောင်ရွက်ရန်ဖြစ်သည်-
 - (က) ကိုက်ညီရမည့် အခြေအနေ
 - (၁) ကုန်ပါစာရင်းချုပ် (Manifest) တွင် ယာဉ်ဖြင့် ဆက်လက်သယ်ဆောင်သွားမည့် ကုန်ပစ္စည်းများ (Retention Cargo) အဖြစ် ဖော်ပြထားသော ကုန်ပစ္စည်းဖြစ်ရမည်။
 - (၂) ကုန်းပေါ်သို့ချထားခြင်းမပြုဘဲ တင်ဆောင်လာသော ယာဉ်ပေါ်တွင်ရှိနေသော ကုန်ပစ္စည်းဖြစ်ရမည်။ (ကုန်းပေါ်သို့မှားယွင်းချထားမိ၍သော်လည်းကောင်း၊ လုပ်ငန်းသဘာဝအရသော်လည်းကောင်း တင်ဆောင်လာသောယာဉ်ဖြင့်ပင် ပြန်လည်တင်ဆောင်မည်ဆိုပါက Retention Cargo အဖြစ်သာမှတ်ယူ၍ Retention Cargo လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး အကောက်ခွန်ဆိပ် တွင် မှားယွင်းချထားမိပြီး တင်ဆောင်လာသောယာဉ်ဖြင့် ပြန်လည်တင်ဆောင်ခြင်းမဟုတ်ပါက Reshipment Cargo Landed in Error အဖြစ်မှတ်ယူ၍ Transhipment လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရမည်။)

ပြည်တွင်းသို့တင်သွင်းပြီးသည့်နောက် အကြောင်းအမျိုးမျိုးကြောင့် ကုန်ပစ္စည်းများအား ပြည်ပသို့ပြန်လည်
တင်ပို့ခြင်း (Re-Exportation)

၈။ အကြောင်းအမျိုးမျိုးကြောင့် ကုန်ပစ္စည်းများအား ပြည်ပသို့ပြန်လည်တင်ပို့ရာတွင် အောက်ပါအတိုင်း
ဆောင်ရွက်ရမည်-

(က) ကိုက်ညီရမည့် အခြေအနေ

- (၁) ပြည်တွင်းသုံးစွဲရန်ထုတ်ယူပြီးမှ ပြန်လည်တင်ပို့လိုသည့်ကိစ္စရပ်မျိုးတွင် အဆိုပါကုန်ပစ္စည်းအား ထုတ်ယူစဉ်က ဦးစီးဌာနမှ စစ်ဆေးမှတ်တမ်းတင်ခဲ့သော မျက်မြင်စစ်ဆေးတွေ့ရှိချက် (Physical Note Down) များရှိသည့် ကုန်ပစ္စည်းများကိုသာ ပြန်လည်တင်ပို့ခွင့်ပြုမည်ဖြစ်သည်။ မျက်မြင်စစ်ဆေးတွေ့ရှိချက် (Physical Note Down) ဖြင့် ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့သော်လည်း ပြန်လည်တင်ပို့ခြင်း (Re-Exportation) ဆောင်ရွက်လိုပါက ခိုင်မာသောအထောက်အထား (ဥပမာ-ဓာတ်ပုံအထောက်အထားများ) ဖြင့် ဦးစီးဌာနသို့တင်ပြနိုင်ပါက ပြန်လည်သုံးသပ် ဆောင်ရွက်နိုင်သည်။ ပြန်လည်တင်ပို့ခြင်းအတွက် သမားရိုးကျထုတ်ကုန်ကြေညာလွှာ (ED) ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သည်။
- (၂) ပြည်တွင်းနေရာတစ်ခုခုရှိ ကုန်ပစ္စည်းများအား ပြန်လည်တင်ပို့ရာတွင် သွင်းကုန်ကြေညာလွှာ (ID) ကို မပျက်မကွက်ပူးတွဲတင်ပြရမည်ဖြစ်သည်။ ပြန်လည်တင်ပို့ရာတွင် သွင်းကုန်ကြေညာလွှာ (ID) တင်ပြရမည်ဖြစ်သော်လည်း သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီသော တစ်ကိုယ်ရည်သုံး ကုန်ပစ္စည်းများအား သွင်းကုန်ကြေညာလွှာ (ID) တင်ပြခြင်းမှ ကင်းလွတ်ခွင့်ပြုမည်ဖြစ်သည်။

(ခ) ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်

- (၁) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်အရ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်း ထားသောကုန်ပစ္စည်းများအား ရင်းနှီးမြှုပ်နှံသူသည် ခွင့်ပြုကာလမကုန်ဆုံးမီ ရင်းနှီးမြှုပ်နှံမှု ရပ်စဲသည့်အတွက် ပြန်လည်တင်ပို့ရာတွင်ဖြစ်စေ၊ အကောက်ခွန်လျှော့နှုန်း ခံစားခွင့်ဖြင့် တင်သွင်းထားသည့် ကုန်ပစ္စည်းများအား ပြန်လည်တင်ပို့ရာတွင်ဖြစ်စေ ထမ်းဆောင်ရမည့် သွင်းကုန်အခွန်အခအရပ်ရပ်ကိုကောက်ခံ၍ ပြန်လည်တင်ပို့ခွင့်ပြုမည်ဖြစ်သည်။ အခြား အကြောင်းအမျိုးမျိုးဖြင့် အခွန်ကင်းလွတ်သက်သာခွင့်ရယူကာ တင်သွင်းထားသည့် ကုန်ပစ္စည်း များကို ပြန်လည်တင်ပို့ရာတွင် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်း၏ ထောက်ခံချက်ရရှိပါက သွင်းကုန်အခွန်အခအရပ်ရပ်ကို ကင်းလွတ်ခွင့်ပြုမည်။
- (၂) ပြန်လည်တင်ပို့ခြင်းကိုဆောင်ရွက်ရန် လျှောက်ထားလွှာ၊ တင်သွင်းစဉ်က သွင်းကုန်ကြေညာလွှာ (ID)၊ ပို့ကုန်လိုင်စင် (လိုအပ်ပါက)၊ ကုန်ပစ္စည်းအားပြန်လည်တင်ပို့ရန် သမားရိုးကျ ထုတ်ကုန် ကြေညာလွှာ (ED) တို့နှင့် အခြားလိုအပ်သော စာရွက်စာတမ်းများအား တင်သွင်း၍ ဆောင်ရွက် ရမည်ဖြစ်သည်။ အခွန်ငွေပြန်လည်ပေးအမ်းခြင်းကို ဥပဒေပုဒ်မ ၄၀ နှင့်အညီ ဆောင်ရွက်မည် ဖြစ်သည်။ ကုန်သွယ်မှုစာရင်းတွင် ထည့်သွင်းခြင်းမပြုရ။

အထွေထွေ

၉။ အကောက်ခွန်ကုန်လှောင်ရုံတွင်သိုလှောင်ပြီး ပြည်ပခရီးစဉ်တွင် အသုံးပြုရန်ရည်ရွယ်သည့် ရိက္ခာနှင့် ယာဉ်သုံးပစ္စည်းများ (Reshipment of Stores from Bond) အား ဥပဒေပုဒ်မ ၁၁၂ အရ (၃) နှစ်အတွင်း အကောက်ခွန်မထမ်းဆောင်စေဘဲ ယာဉ်ပေါ်သို့ တင်ဆောင်နိုင်သည်။

၁၀။ နိုင်ငံတော်အတွင်း ခေတ္တဝင်ရောက်ရပ်နားသည့်ယာဉ်များအား ပြုပြင်ဆောင်ရွက်ရန်ရှိသော ကိစ္စရပ်များ အတွက် တင်သွင်းလာသော အစားထိုးကုန်ပစ္စည်းကိရိယာများနှင့်ပတ်သက်၍ အထူးကိစ္စရပ် တစ်ရပ်အနေဖြင့် အထက်အပိုဒ် (၆)၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ် (၁) အရ ဆောင်ရွက်ရမည်။

၁၁။ အကောက်ခွန်နယ်မြေအတွင်း ကုန်ပစ္စည်းတင်ဆောင်လာသည့် ယာဉ်တစ်စင်းစင်းသည် အကြောင်းကိစ္စ တစ်ခုခုကြောင့် အဆိုပါ ကုန်ပစ္စည်းအား ဆက်လက်သယ်ဆောင်နိုင်ခြင်းမရှိသည့်အခါ အခြားယာဉ် တစ်စင်းစင်းသို့ ပြောင်းလဲ၍ ကုန်ပစ္စည်းတင်ဆောင်မှုအား ယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment) လုပ်ငန်းစဉ်ဖြင့်သာ ဆောင်ရွက်ရမည်။

၁၂။ နိုင်ငံတော်မှပိတ်ပင်တားမြစ်ထားသော ကုန်ပစ္စည်းများအား ဤလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခွင့်မပြုဘဲ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ အရေးယူဆောင်ရွက်ခြင်းခံရမည်။

၁၃။ ကုန်ပစ္စည်းများ ယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment)၊ ပြန်လည်တင်ဆောင်ခြင်း (Reshipment)၊ ဆက်လက်သယ်ဆောင်ခြင်း (Retention) နှင့် ပြန်လည်တင်ပို့ခြင်း (Re-Exportation) ကိစ္စရပ်များကို ဤလုပ်ထုံးလုပ်နည်းပါ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းမပြုပါက ဥပဒေပုဒ်မ ၁၆၇ ဇယားပါ ပြစ်မှုနှင့် ပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်ခြင်းခံရမည်။

၁၄။ ကုန်ပစ္စည်းများ ယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း (Transshipment)၊ ပြန်လည်တင်ဆောင်ခြင်း (Reshipment) နှင့် ဆက်လက်သယ်ဆောင်ခြင်း (Retention) ကိစ္စရပ်များအတွက် ယခင်ထုတ်ပြန်ထားသည့် ၁၂-၉-၁၉၉၉ ရက်စွဲပါ “ယာဉ်များဝင်ရောက်ခြင်း (Entry Inward) နှင့် ထွက်ခွာခြင်း (Entry Outward) ဆိုင်ရာများ ဆောင်ရွက်ခြင်း” နှင့် ၁၇-၁၁-၁၉၉၉ ရက်စွဲပါ အမှာစာ (၃၅-က-၉၉) ပြဋ္ဌာန်းချက်များအစား ဤလုပ်ထုံးလုပ်နည်းပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားရမည်။

၁၅။ ဤအမိန့်ဖြင့် ပြန်လည်တင်ပို့ခြင်း (Re-Exportation) ဆိုင်ရာ ရုံးတွင်းညွှန်ကြားလွှာအမှတ် (၁၅/၂၀၁၈) အား ပယ်ဖျက်လိုက်သည်။

၁၆။ ဤအမိန့်သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်။

ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား)
မျိုးသီဟ၊ ညွှန်ကြားရေးမှူး (စီမံ)
အကောက်ခွန်ဦးစီးဌာန

ပုံစံ (၁)

FORM OF APPLICATION FOR TRANSHIPMENT OF SHIP STORE/CARGO

SF-

The Director Of Customs
Customs Department
(-----)

Sir,

Kindly grant as permission to tranship the undermentioned goods s.s/M.V.....
arrived fromonfor expectation per
s.s/M.V.....to..... Without
payment of duty if any.

M/L NO. & AWB NO.	NO & DESCRIPTION	MARKS & NO.	CONTENTS	WEIGHT (OR) MEASUREMENT	REMARKS.

We declare the contents to be Truly state.

Your Faithfully,

Signature of Shipper

Transhipment permitted, duty to be collected at.....
.....And the officer informed the correct
.....Assistant Collector of Customs
..... for Import, (City Name).

Date.....

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်)

အမှတ် ၂၄၈။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အောက်ဖော်ပြပါ ကြီးကြပ်ရေးမှူး (၂၅) ဦး
တို့အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှစ၍ လက်ထောက်မန်နေဂျာရာထူး၊ လစာနှုန်း
(၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သို့ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	ဌာန၊ ဘဏ်ခွဲ
၁	ဦးကျော်ကျော်စန်း	ယင်းမာပင်ခရိုင်
၂	ဒေါ်ချိုချိုဝင်း	ကျွန်းလွှာ
၃	ဦးတင်ထွန်းနိုင်	မန္တလေးခရိုင်
၄	ဦးဆန်းညွန့်	ဘုတလင်
၅	ဒေါ်ဆုရည်ဝေ	ဗန်းမော်ခရိုင်
၆	ဦးကျော်လင်း	အရာတော်
၇	ဒေါ်နန်းတင်	ကရင်ပြည်နယ်
၈	ဦးအောင်မြင့်ကျော်	ဆော
၉	ဦးအောင်ကျော်မိုး	စစ်ကိုင်းတိုင်းဒေသကြီး (ဒု-တိုင်းရုံး)
၁၀	ဒေါ်ခင်သန်းဌေး	အင်းတော်
၁၁	ဦးပြုံးနိုင်	မာန်အောင်
၁၂	ဒေါ်ခင်မာဆွေ	ရွှေတောင်
၁၃	ဒေါ်မြတ်နိုးသန်း	မြစ်ကြီးနားခရိုင်
၁၄	ဒေါ်ထွေးထွေးလှ	ချောင်းဦး
၁၅	ဦးစိုးနိုင်	မန္တလေးတိုင်းဒေသကြီး
၁၆	ဦးကျော်စိုး	လပွတ္တာခရိုင်
၁၇	ဒေါ်မိုးမိုးသိန်း	နတ်မောက်
၁၈	ဦးမင်းကိုကိုနိုင်	သံဖြူဇရပ်
၁၉	ဒေါ်မြင့်မြင့်ဝေ	မကွေးခရိုင်
၂၀	ဒေါ်ယဉ်မာနွဲ့	ရေနံချောင်း
၂၁	ဒေါ်ဝင်းဝင်းခိုင်	သတင်းအချက်အလက်နှင့် နည်းပညာဌာနစိတ် (ရုံးချုပ်)
၂၂	ဒေါ်တင်မျိုးခိုင်	ဘီးလင်း
၂၃	ဦးဆွေတင်ဦး	မင်းတုန်း
၂၄	ဦးမြင့်မောင်သန်း	ပင်လည်ဘူး
၂၅	ဒေါ်နှင်းယုဆွေ	မြို့သစ်

အမှတ် ၂၅၀။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အောက်ဖော်ပြပါ ကြီးကြပ်ရေးမှူး (၂၀) ဦး တို့အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းမှစ၍ လက်ထောက်မန်နေဂျာရာထူး၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) သို့ တိုးမြှင့်ခန့်ထားလိုက်သည်-

စဉ်	အမည်	ဘဏ်ခွဲ
၁	ဦးဇော်လွင်	မကွေးတိုင်းဒေသကြီး
၂	ဒေါ်မြမြဆွေ	ပြည်ခရိုင်
၃	ဒေါ်မိုးသီတာ	ဘဏ်ခွဲစာရင်းဌာနစိတ် (ရုံးချုပ်)
၄	ဦးဟားရယ်	လွိုင်ကော်ခရိုင်
၅	ဦးလှမင်း	သင်တန်းဌာနစိတ် (ရုံးချုပ်)
၆	ဦးဌေးလွင်	အောင်လံ
၇	ဦးသက်ဆွေနိုင်	ရွှေဘိုခရိုင်
၈	ဒေါ်ကြူကြူအေး	ပုလော
၉	ဦးဖေဝင်း	မြေပုံ
၁၀	ဒေါ်လဲ့လဲ့ဝင်း	ဖွံ့ဖြိုးရေးဌာနခွဲ (ရုံးချုပ်)
၁၁	ဒေါ်မြမြ	စီမံပစ္စည်းဌာနစု (ရုံးချုပ်)
၁၂	ဒေါ်ခင်မာရီ	ကောလင်း
၁၃	ဦးဝင်းခိုင်	စဉ်ကူး
၁၄	ဒေါ်မြင့်မြင့်သန်း	စာရင်းကြိုတင်စစ်ဆေးရေးဌာနစိတ် (ရုံးချုပ်)
၁၅	ဦးမင်းသက်စံ	ကြာအင်းဆိပ်ကြီး
၁၆	ဦးအေးမင်းနိုင်	ငဖဲ
၁၇	ဦးနေမင်းထွန်း	ချေးငွေမူဝါဒဌာနခွဲ (ရုံးချုပ်)
၁၈	ဦးစောလှဝင်းအောင်	ကျောက်ကြီး
၁၉	ဒေါ်လှလှကြည်	ရှမ်းပြည်နယ် (ဒု-ပြည်နယ်ရုံး)
၂၀	ဒေါ်ဆွေဆွေအောင်	ဘဏ်လုပ်ငန်းဌာနစိတ် (ရုံးချုပ်)

မင်းသူ

ဦးဆောင်ညွှန်ကြားရေးမှူး

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၄ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက်
(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

LISU NATIONAL DEVELOPMENT GEMS COMPANY LIMITED

နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း

မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၃၅၇ အရ ဖျက်သိမ်းဆဲ LISU NATIONAL DEVELOPMENT GEMS COMPANY LIMITED ၏ စာရင်းများကို ရှင်းလင်းပြုစုဆောင်ရွက်ထားပြီးဖြစ်ရာ အစုရှင်များသို့ တင်ပြအတည်ပြုချက်ရလိုပါသဖြင့် နောက်ဆုံးအစည်းအဝေးကို အောက်ပါအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်၍ အစုရှင်များမပျက်မကွက်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက် ။ ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်

ကျင်းပမည့်နေရာ ။ ။ No. (SA PA/13), SI PIN WARD, PHARKHANT TOWNSHIP,
KACHIN STATE

ကျင်းပမည့်အချိန် ။ ။ နံနက် (၁၀:၀၀) နာရီ

U KYAW PHA ZI

MANAGING DIRECTOR

LISU NATIONAL DEVELOPMENT GEMS CO., LTD

